

## PEACE Info (June 4-6, 2022)

- Civilian Suffering in Myanmar Northwest Highest as Regime War Crimes Continue
- Pro-Junta Militia Extorting and Looting Locals in Upper Myanmar
- Sagaing villagers accuse Myanmar junta troops of burning spree
- Nearly 100 homes torched and three civilians killed in Myanmar military raid on Sagaing village
- Junta artillery shell kills three, including 8-year-old boy, in Sagaing village
- Myanmar Junta Forces Kill Seven Civilians Including a Child in Sagaing Region
- Local Resistance Force Kills Eight Junta Troops in Myanmar's Yaw Region
- Myanmar Resistance Destroys Trucks in Junta Convoy
- Resistance forces intercept junta convoy, seize military trucks in Karenni State
- Why thousands have left Myanmar's military—and why most stay
- Myanmar military forcibly recruits villagers into pro-junta militias
- Myanmar Junta Says It Will Execute Two Prominent Democracy Activists
- Death penalty confirmed to four people including U Phyo Zeya Thaw and U Jimmy : Spokesman of SAC
- Myanmar junta's plan to execute political leaders greeted with outrage and warnings
- Myanmar Junta's Nod for Activists' Death Sentences Draws Global Ire
- UN troubled by Myanmar junta executions plan
- Cambodia as ASEAN Chair: A Mid-Term Assessment on Myanmar
- Myanmar Regime Unlikely to Grant Wa Statehood: Analysts
- Myanmar junta seeks to divide and rule in EAO peace talks
- Karenni CSOs Demand Humanitarian Aid For IDPs
- KIO/KIA Collecting Taxes From Impoverished Northern Shan State Villagers
- Myanmar's anti-narcotics task force seizes 1 mln stimulant pills
- စစ်ကောင်စီ အလိုကျ မသင်္ကာဖွယ် ရန်ကုန် ငုံးပေါက်ကွဲမှု
- ကန့်ဘလူမှာ လက်နက်ကြီးထိလို့ ၃ ဦးသေ
- ခင်ဦးမြို့နယ် သာဂရကျေးရွာမှ လူနေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
- ထီးလင်း၊ ယင်းမာပင်၊ ကန့်ဘလူ၊ ချောင်းဦးမြို့နယ်များရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး
- ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး
- ဆီဆိုင်မြို့နယ် ဒေသခံများ PNO နှင့် PDF တို့ကြား နေထိုင်ရ ခက်ခဲနေ
- အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်မည့်အပေါ် အမေရိကန်က ပြင်းထန်စွာ ရှုတ်ချ
- ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့သေဒဏ် စစ်ကောင်စီအတည်ပြုမှု ကန် ဝေဖန်
- သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၂၀၉ ဦးရှိကြောင်း ISP ထုတ်ပြန်
- “တရားမဝင်စစ်အစိုးရ” ဟု ခေါ်ဝေါ်သုံးနှုန်းသည့်အပေါ် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ ကန့်ကွက်
- တရုတ်ကြေးနီ စီမံကိန်းဝန်ထမ်း အချို့အား စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်လာ
- UWSA ၏ "ဝ" ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား
- နှစ်စက ဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

- နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မိုင်းလားဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့၏ သုံးရက်တာ ဆွေးနွေး ညှိနှိုင်းသဘောတူညီချက်များအား လက်မှတ်ရေးထိုး
- ရွှေကူမြို့က စစ်ကောင်စီစခန်းတစ်ခုကို KIA ရှင်းလင်းခဲ့
- စစ်ကောင်စီတပ် ကျေးရွာထဲလက်နက်ကြီးပစ်ခတ်သောကြောင့် ဝီယော်ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်နေရ
- KNU တောင်ငူ ခရိုင် အုပ်ချုပ်ရေး လုပ်ငန်းများတွင် မနောက်ယှက်ရန် စစ်ကောင်စီအား KNU သတိပေး
- KNU ထိန်းချုပ်နယ်မြေထဲ မေလအတွင်း တိုက်ပွဲပေါင်း လေးရာကျော် ဖြစ်ပွားခဲ့
- လေးကေကော်ဒေသအတွင်း တိုက်ပွဲဖော်ဆောင်သူများသည် နိုင်ငံခြားမှအကူအညီဖြင့် စစ်တိုက်စားနေသည်ဟု DKBA စစ်ဦးစီးချုပ်ပြော
- တပ်များပြန်ရပ်သိမ်းမှသာ နေရပ်ပြန်မည်ဟု ဗိုလ်ချစ်သူပါဝင်သည့် လက်နက်ကိုင်အဖွဲ့ဝင်များကို လေးကေကော်ဒေသခံများ တင်ပြ
- စစ်ကောင်စီနှင့်တွေ့ပြီးနောက် RCSS က SSPP ကို ထိုးစစ်ဆင်ရန် ပြင်

-----

## Civilian Suffering in Myanmar Northwest Highest as Regime War Crimes Continue

By THE IRRAWADDY | 6 June 2022

Sagaing and Magwe regions and Chin State collectively have recorded the highest amounts of civilian suffering as Myanmar's junta has continued its war crimes and crimes against humanity in anti-regime strongholds, according to international and domestic reports.

Junta troops repeatedly committed arbitrary killings, **massacres**, torture, bombardment and burning civilian houses, leaving a large proportion of people displaced.

The areas are also hotbeds of armed resistance with the junta responding heavily, especially in May when troops raided and torched villages nearly every day.




Upper Kin village in Kani Township, Sagaing Region, on May 25 after regime forces torched houses. / Chindwin Chit Thu

UNICEF's most recent humanitarian report on Myanmar said more than 320,900 civilians had been displaced by the end of 2021.

"However, in the first quarter of 2022 this figure has more than doubled and, as of 23 May, approximately 694,300 people have been internally displaced in Myanmar since the military coup, with nearly 49 per cent of them (336,600 people) within the Sagaing Region," it said.

The Institute for Strategy and Policy, a think tank in Myanmar, reported on Thursday that following the coup until May 26, an estimated 22,299 buildings had been burned down and damaged by the junta.



Areas facing junta arson attacks. / Data for Myanmar

Sagaing Region has suffered the worst, losing 15,530 houses and other buildings in arson attacks, followed by Magwe with 4,822.

Between May 1 and 26, at least 7,662 buildings were burned down across the country, including 5,337 houses in Sagaing and 2,143 in Magwe, the group said.

Nearly 400 houses at 18 villages in the resistance stronghold of Myaung Township, Sagaing Region, were burned down between May 18 and 25, said the institute.

Since the declaration of a people's war by the shadow National Unity Government (NUG) on September 7, 2021, the junta has stepped up atrocities, including shelling residential areas, looting and burning houses, arbitrarily killing

civilians and using them as human shields, especially in Chin, Sagaing, Magwe, Shan, Kayah and Karen.

After facing difficulties in controlling these areas amid growing resistance from people's defense forces which were attacking military outposts, convoys, detachments, police stations and collaborators, the regime began looting and torching villages, accusing residents of sheltering resistance fighters.

On May 26 and 27, approximately 200 regime troops, including Pyu Saw Htee militia members traveling south along the Chindwin river in seven motorboats, raided and burned Kin and Upper Kin villages in Kani Township, Sagaing Region, without being attacked, according to residents.



Zinkalae village, Mingin Township in Sagaing Region after being burned down by junta soldiers in late April. / UAG

After looting, troops burned 130 Upper Kin houses and 210 in adjacent Kin and villagers' motorboats.

During the Upper Kin raid, Ko Aung Than Maw, 28, was captured and killed by junta troops, residents said.

An Upper Kin villager, who saw the body, told The Irrawaddy on Thursday said it had lost fingers and had numerous stab wounds in the chest. The victim's head was also wounded.

In recent fighting in Kani, regime forces used drones and an MI-35 helicopter and seized seven displaced civilians as **human shields** to deter resistance counterattacks.

Mass killings, in which almost 170 people have been killed in five separate massacres since July 2021, have been reported with most of the killings taking place in Sagaing Region, said U Aung Myo Min, the NUG's human rights minister.

He said regime forces committed massacres in Sagaing and Magwe regions and Kayah, Chin and Shan states with children among the victims.



Almost half of Bin Ywar was burned by junta troops in Mingin Township, Sagaing Region, in February. / Chindwin Chit Thu

The junta's atrocities were also recorded in the anti-regime strongholds of Kayah and Karen states.

The **latest report** by Amnesty International on May 31 said between last December and March the regime inflicted collective punishment on civilian targets by relentlessly shelling residential areas and using airstrikes which kill civilians and damage homes, schools, hospitals and religious buildings in Kayah and Karen states.

The atrocities have forcibly displaced more than 150,000 people in the states since the coup in February 2021, according to the report. Kayah and Karen states have seen some of the fiercest fighting since the coup as anti-regime fighters fight alongside more established ethnic rebel groups.

Amnesty reported that air strikes killed nine civilians and wounded at least nine others, saying it constituted “a new wave of war crimes and likely crimes against humanity”.

<https://www.irrawaddy.com/news/burma/civilian-suffering-in-myanmar-northwest-highest-as-regime-war-crimes-continue.html>

---

### **Pro-Junta Militia Extorting and Looting Locals in Upper Myanmar**

By THE IRRAWADDY | 6 June 2022

Members of the pro-junta Pyu Saw Htee militia have been extorting money and looting from villagers in Mington (b) Village in Sagaing Region’s Kantbalu Township, according to locals.

Around 40 Pyu Saw Htee militia members, led by three regime soldiers, extorted money from supporters of the National League for Democracy (NLD) in the village. Some 58 households out of over 200 were affected. The village is a Pyu Saw Htee stronghold.

“They extorted 100,000 kyats each from households who voted for the NLD [in the 2020 general election]. They asked for 500,000 kyats from some households whose family members they dislike. They have often asked for 5,000 kyats or so from every household,” a resident told The Irrawaddy.

The Pyu Saw Htee group runs a checkpoint outside the village. Militia members stay in a house in the village that they have fortified with sandbags, according to villagers.

Mington (b) Village NLD activist U Nyunt Win Naing said that Pyu Saw Htee militia vandalized his house and stole two of his cows.

“I opened an NLD office at my house. They looted and smashed things in my house. I am already in hiding, so I don’t know the extent of the damage. My niece and her husband were taking care of my house. Pyu Saw Htee militia threatened them to leave. They grabbed a pair of my cows and sold them,” he said.

Over 100 villagers have fled their homes because of the activities of the Pyu Saw Htee.

“People have fled because junta soldiers were searching houses in response to trumped-up reports that villagers were financing a People’s Defense Force (PDF). They are frightened because some of those detained were killed,” said a resident.

Villagers said that they have not been able to irrigate their paddy fields for the final phase of planting before the rice harvest because of threats from militia members.

“The Pyu Saw Htee said farmers are not allowed to harvest, meaning that they will confiscate the harvest. They should not do that to farmers who live in the same village as

them, and some of the farmers are related to them. Most of the village residents do not engage in political activities and there is no PDF here,” said U Nyunt Win Naing.

Residents claimed that the Pyu Saw Htee killed three villagers, and that their bodies were not returned.

“They are doing as they please. They are deliberately bullying people out of personal grudges, using the political partisanship as a pretext. The military has not carried out raids or torched houses. But Pyu Saw Htee have torched and seized the paddy fields of farmers. They killed a couple last month, and also abducted U Shan Maung and killed him,” said one resident.

<https://www.irrawaddy.com/news/burma/pro-junta-militia-extorting-and-looting-locals-in-upper-myanmar.html>

---

## **Sagaing villagers accuse Myanmar junta troops of burning spree**

By AFP | 05 June 2022



*Drone footage shows columns of smoke rising into the sky along the stretch of the Chindwin River in Myanmar's Sagaing region. Photo: AFP*

Myanmar junta troops have torched hundreds of buildings during a three-day raid in the country's north, local media and residents said, as the military struggles to crush resistance to its rule.

The Sagaing region has seen fierce fighting and bloody reprisals since the coup last year, with local People's Defence Force (PDF) members clashing regularly with junta troops.

Analysts say the informal militia has surprised junta forces with its effectiveness, and the military has on numerous occasions called in air strikes to support its troops on the ground.

Troops torched hundreds of buildings in the villages of Kinn, Upper Kinn and Ke Taung over three days last week, locals and media reports said.

On 26 May, villagers in Kinn fled as soldiers approached and began shooting into the air, said one resident who requested anonymity.

'The next morning we saw smoke rising from our village before they left.

'Over 200 houses were burned down... my house was totally burned down, only the concrete foundation is left.'

Drone footage purporting to show the aftermath obtained by AFP showed columns of smoke rising into the sky from the villages, set along a roughly eight-kilometre stretch of the Chindwin River.

A health clinic seen in the video matched the geolocation of one in Ke Taung village.



AFP digital verification reporters confirmed the footage had not appeared online before last week but could not independently verify reports from the region.

Soldiers 'raided and destroyed our houses', said Ke Taung villager Aye Tin, who requested to use a pseudonym.

'And they also burned motor boats that we use for transport and for carrying food for our village, including my boat.

'My life is ruined, as I have lost my home... and I nothing left to do for a living.'

Satellite images from US space agency NASA showed fires in locations that matched Ke Taung and Kinn villages last week.

The junta has previously rebuffed claims its troops have torched houses, accusing 'terrorist' PDF fighters of starting the fires.

In a speech on Tuesday, junta chief Min Aung Hlaing said 'efforts were made to minimise the casualties as much as possible in performing the counterattacks to terror acts.'

'Now, the country is in tranquility,' he said, according to state newspaper the Global New Light of Myanmar.

<https://www.mizzima.com/article/sagaing-villagers-accuse-myanmar-junta-troops-burning-spree>

---

### **Nearly 100 homes torched and three civilians killed in Myanmar military raid on Sagaing village**

A local source described the column behind the raid as possessing advanced weaponry and speculated that it may be a 'special operations force' moving through the region

[Khin Yi Yi Zaw](#) | Published on Jun 6, 2022



Kyauk Taing village pictured after the June 2 raid (Supplied)

A junta attack on a village in Sagaing Region's Wetlet Township on June 2 left some 97 homes burned and three people dead, according to locals who spoke to Myanmar Now two days after the assault.

The civilians' bodies were found the evening following the raid inside the charred remains of homes in Kyauk Taing village. Among them was a 60-year-old paraplegic man who residents identified as Pho Khe.

Dr Naing Aung, a parliamentarian for Wetlet ousted in last year's coup, said that one of the other bodies belonged to a man who appeared to have suffered head injuries and bruising, and was disfigured beyond recognition.

He told Myanmar Now that villagers believed the third body, also burned, belonged to a woman named Aye Nu, whose age was not confirmed at the time of reporting.

“I think she ran into the junta column while trying to flee. They killed her and crushed her under a motorcycle, and put a pile of wood on top which they burned,” he said.

The 70-soldier military column that carried out the attack moved north from Kyauk Taing hours after the raid, reportedly heading to the village of Myin Thei. It is believed they also set fire to homes in that community, but Myanmar Now was unable to verify the extent of the damage.

Thousands of locals from seven area villages including Kyauk Taing and Myin Thei had been displaced by troop movements and assaults in the region.

The column in question departed Wetlet town on May 28 and subsequently raided the villages of U Ti Kone, Tei Taw and U Yin Thar before targeting Kyauk Taing, engaging in several clashes with local anti-junta defence forces along the eastern shore of the Muu River during the period in question.

Dr Naing Aung said that the soldiers were in possession of advanced weaponry, including artillery shells, anti-drone weapons, and sniper rifles, and appeared to be highly trained in combat.

“I think that this column is a special operations force. They’re completely different from the ones we have seen before. They used different tactics, as well,” he said.

Junta officials did not respond to calls for comment.

Monitoring group Data for Myanmar has stated that, as of April, some 11,470 homes had been burned by the military and their allies since the February 2021 coup, and that more than half of these houses were in Sagaing.

In press conferences, military council spokesperson Zaw Min Tun has repeatedly denied that the junta’s forces are responsible for the attacks, instead accusing resistance groups of setting the fires.

<https://www.myanmar-now.org/en/news/nearly-100-homes-torched-and-three-civilians-killed-in-myanmar-military-raid-on-sagaing-village>

---

### **Junta artillery shell kills three, including 8-year-old boy, in Sagaing village**

The boy and his mother and grandfather died after junta troops fired on their home during a clash with a local defence force

**Thura Maung** | Published on Jun 4, 2022

An eight-year-old child was killed along with his mother and grandfather when an artillery shell fired by junta troops hit their home in central Sagaing Region on Wednesday.





Zin Bhone, 8, Lei Lei Soe, 26, and Soe Kyaw, 53, were all killed by a junta artillery shell in Koe Taung Boet, a village in Sagaing Region's Kanbalu Township, on June 1 (Supplied)

The victims were identified as Zin Bhone, his mother Lei Lei Soe, 26, and his grandfather Soe Kyaw, 53, from the village of Koe Taung Boet in northern Kanbalu Township.

The shelling happened during a clash between junta troops stationed in the village and members of a local defence force called KTB-R.

Over 80 junta troops had been occupying the village and some 50 of them left for the town of Kawlin, about 11km north of Koe Taung Boet, on Wednesday, according to Ko Chit, a leader of the KTB-R.

Members of the defence group then entered the village and launched attacks on the remaining junta troops, who had positioned themselves in trenches in the north of the village, said Ko Chit.

An artillery shell fired by junta troops from outside the village hit the house of the victims, he added.

"They were inside their home, but the heavy artillery shells that the military fired fell right on the house. We were unable to save them as we were busy fighting and it was already night," Ko Chit told Myanmar Now.

The clash escalated after the incident and continued until Friday, he added.

"The battle on June 1 wasn't that fierce. It was just us trying to close in on them. But the day after they killed the family, we attacked them from all directions and they fought back from the trenches," Ko Chit said.

The soldiers had been stationed in Koe Taung Boet since late March and had dug trenches and built communication tunnels there, essentially creating a small base, according to Ko Chit.

However, most of the soldiers stayed in the houses of displaced villagers until Wednesday, when those who remained behind after around 50 of them left took up position in the trenches.

"They were firing at us from their camp, but we had them surrounded from both inside and outside of the village," said the KTB-R leader.

Koe Taw Boet is a village of around 2,000 households. Most of its inhabitants have fled the area due to the clashes.

On February 4, a junta column coming south from Kawlin clashed with the village's defence forces, killing 16 resistance fighters, according to KTB-R.

Sagaing Region has been a major stronghold of Myanmar's armed resistance movement against the military regime that seized power in a coup early last year.

The military has been accused of raiding and burning villages in many parts of the region in a bid to crush resistance to its rule. There have also been numerous reports of junta soldiers using villagers as human shields and then executing them.

Zaw Min Tun, the regime's spokesperson, has repeatedly rejected allegations of military atrocities, but seldom comments on individual cases.

The junta has also imposed a [communications blackout](#) across a wide area of the region, as well as in parts of neighbouring Magway Region, as it steps up its offensives in these areas.

<https://www.myanmar-now.org/en/news/junta-artillery-shell-kills-three-including-8-year-old-boy-in-sagaing-village>

---

### **Myanmar Junta Forces Kill Seven Civilians Including a Child in Sagaing Region**

By THE IRRAWADDY | 6 June 2022

At least seven civilians, including a child and two senior citizens, have been killed by Myanmar regime forces over the last week in three Sagaing Region townships.

On early Saturday morning, Daw Shi, a 78-year-old woman who had been left behind by people fleeing Thargaya Village in Sagaing's Khin-U Township, was found dead after 100 military regime soldiers raided and torched the village, according to residents.

Regime forces raided the village last Thursday night and torched homes the following morning. Around 60 houses were burned down in the arson attacks.

"Without any clashes, they [regime troops] entered the village opening fire. The victim died in the arson attacks as she was too ill to run away," said a villager.

The villagers also lost food supplies, cows and harvested rice in the arson attacks.

On June 1, a family of three including a child died when junta soldiers randomly shelled the residential areas of Koehtaungboh Village in Sagaing's Kantbalu Township with 60mm mortar shells, said the Kantbalu Tiger Rangers, a local resistance group.

U Kyaw Soe, 56, his daughter Ma Lae Lae Soe, 26 and grandson Mg Zan Phone Pyae, 8, died after their home was hit by mortar shells.

A combined force of local resistance groups attacked the regime troops on June 2 and 3 in response to the arbitrary shelling, said the Kantbalu Tiger Rangers. During the fighting, three helicopter gunships were employed to attack the resistance fighters.

"We attacked them as we couldn't stand for their atrocities in the village. We had to retreat when they used gunships" said Bo Tiger, a Kantbalu Tiger Rangers fighter.

Three civilians including a woman and a senior citizen were murdered on June 2 by regime soldiers during a raid on Kyauk Taing Village in Sagiang's Wetlet Township, according to locals and media reports.

Over 90 houses were burned down during the raid. Afterwards, the remains of a 60-year-old male villager who had previously suffered a stroke were found in a torched house.

Locals said a female villager was also killed and burned along with her motorbike. The body of an unidentified man who had suffered serious head injuries was also found in the village.

Junta troops have relentlessly committed atrocities against the civilian population in Sagaing, including arbitrary killings, air and artillery strikes and the burning and looting of houses and villages. The regime has also cut mobile phone and internet service in dozens of Sagaing townships.

As of June 3, at least 1,887 people had been slain by junta forces, while almost 14,000 people including democratically-elected government leaders have been arrested or detained since last year's coup, said the Assistance Association for Political Prisoners.

<https://www.irrawaddy.com/news/burma/myanmar-junta-forces-kill-seven-civilians-including-a-child-in-sagaing-region.html>

---

### **Local Resistance Force Kills Eight Junta Troops in Myanmar's Yaw Region**

By THE IRRAWADDY 6 June 2022

Around eight soldiers were killed in a mine attack in Gangaw Township, Magwe Region during a junta offensive against the Yaw People's Defense Force (YPDF) Battalion No. 1 last weekend.

A front-line military convoy heading to Gangaw from Kyaw, a small town in the township, planned to attack the YPDF battalion on Saturday morning. After receiving a tipoff, all of the battalion's personnel including its commander were evacuated before the junta soldiers arrived.

Landmines were planted at the entrances and exits of the battalion's base and at least five exploded when the junta troops entered.

Ko Yaw Lay, the head of the YPDF, said, "Eyewitnesses said they carried away the bodies of eight soldiers. Moreover, at least three soldiers were wounded during a guerilla attack by the YPDF near Mae Village on the Pale-Gangaw Highway on the same day."

On Sunday, the YPDF used mines to attack a convoy of nearly 100 military vehicles near Mae Village, destroying a military vehicle and injuring at least five soldiers. That convoy had been heading towards Gangaw from the military's Northwestern Command Headquarters in Monywa in Sagaing Region via the Pale-Gangaw Highway since May 27. It arrived in Kyaw last week.

“That convoy carrying supplies of food, ammunition and troops arrived in Gangaw on Sunday and then left for Kyaw on Monday. Our Yaw region is the main gateway to Chin State. There are a lot of People’s Defense Force groups in Yaw region and it is also a major area for transportation. This may be why the military has been conducting more offensives in our region recently,” Ko Yaw Lay said.

As the convoy was traveling to Gangaw Township, regime troops torched more than 100 houses in five villages on the Pale-Gangaw Highway last week. They also arrested 15 civilians last weekend, according to local resistance forces.

Thousands of civilians from six villages in Tilin and Gangaw townships have been forced to flee their houses since last week.

Yaw region is a geographically central area that includes Gangaw, Kyaw, Tilin and Saw townships in Magwe Division.

<https://www.irrawaddy.com/news/burma/local-resistance-force-kills-eight-junta-troops-in-myanmars-yaw-region.html>

---

## **Myanmar Resistance Destroys Trucks in Junta Convoy**

By NORA AUNG | 6 June 2022



Karenni resistance fighters seized two military trucks, weapons, landmines and anti-drone jammers on June 2 in Hpruso township, Kayah State./ KNDF

Myanmar’s resistance forces in Kayah State destroyed three military trucks and seized two others containing weapons after attacking a regime convoy.

Around 40 military trucks carrying approximately 200 regime troops were attacked by the Karenni Nationalities Defense Force (KNDF) and Karenni Army (KA) from Bawlakhe to Hpruso townships after May 30.

A KNDF spokesman told The Irrawaddy that the fighting was intense as the regime used airstrikes.

The armed group said it seized two trucks, weapons, landmines and anti-drone jammers on Thursday at the border of Bawlakhe and Hpruso townships.

On Friday evening, the resistance destroyed three trucks between Law Kyal Khu and Mar Kha Yar Shel villages in Hpruso.

“At least 10 regime soldiers were killed but their bodies were put on trucks so we do not know the exact numbers,” said a KNDF spokesman.

The KNDF said two resistance fighters were lightly injured.

The convoy was reportedly supplying a Hpruso military training unit.

Bawlakhe to Hpruso is an hour's drive but the convoy took six days because of repeated ambushes.

On May 8, about 25 junta soldiers, including a lieutenant colonel, were killed when the KNDF and KA attacked a convoy in Hpruso and four trucks were burned out.

Kayah fighting began more than a year ago with the junta using airstrikes and artillery. A majority of the state's 200,000 residents have been displaced.

In May there were about 61 battles reported in the state and approximately 107 junta troops were killed and five Karenni resistance fighters seized. Less than 10 resistance fighters were killed, the KNDF said on Thursday.

<https://www.irrawaddy.com/news/burma/myanmar-resistance-destroys-trucks-in-junta-convoy.html>

---

### **Resistance forces intercept junta convoy, seize military trucks in Karenni State**

A coalition of the Karenni Army and the KNDF ambush vehicles travelling along a junta supply line, cutting off their route

[Esther J](#) | Published on Jun 6, 2022



Two junta trucks seized by the Karenni Army and KNDF (Supplied)

A resistance alliance seized two military trucks and multiple weapons from a junta convoy that they ambushed in Karenni (Kayah) State's Hpruso Township over a period of three days last week, the groups reported.

The Karenni Nationalities Defence Force (KNDF) and the Karenni Army started a series of attacks on vehicles within the 28-vehicle convoy, which was bringing military supplies from Bawlakhe to Hpruso, on May 31.

A junta column marching on foot ahead of the vehicles in order to secure the route for the trucks clashed with the guerrilla forces in Hpruso's Htar Le village that day. Several soldiers were reportedly killed in the six-hour battle, according to KNDF information officer Khu Reedu.

The next day, the convoy in question was attacked for a second time near Law Kyay Khu village, three miles from Htar Le, and again in the same location on June 2 in a day-long clash in which the junta launched multiple airstrikes at around 3pm.





Weapons, ammunition and supplies seized by the Karenni Army and KNDF from the military (Supplied)

Khu Reedu explained that the KNDF and Karenni Army blocked the road ahead

before launching the attacks, cutting off some vehicles from the larger unit.

“The two trucks that we managed to seize were the ones that were catching up with the convoy... As they retreated, we drove two of their trucks back to our base,” he said.

Photos seen by Myanmar Now indicated that in addition to the trucks, resistance forces seized four rifles, an anti-drone weapon, and uniforms indicating that the troops were from Light Infantry Division 66.

The KNDF spokesperson added that the junta abandoned multiple vehicles which they had placed on the highway in an attempt to stop the resistance forces’ advances.

“Some of the trucks that they used to block the road were destroyed but there wasn't anyone inside them. I think they went and hid somewhere more secure,” he said.

By noon on June 3, the convoy was effectively trapped around Law Kyay Khu and tension remained high. Khu Reedu urged the public to avoid using the highway through the area.

He estimated that some 20 junta troops may have been killed during the clashes between May 31 and June 2, but Myanmar Now was unable to independently verify the number of casualties.

One resistance fighter was reportedly injured in the fighting.



Karenni Army and KNDF soldiers are pictured with seized weapons, ammunition and supplies (Supplied)

A member of the Karenni Army told Myanmar Now that they had anticipated the arrival of the convoy for around a week after receiving intel concerning troop movements.

Junta forces typically travel between the No. 14 military training center in Hpruso to Bawlakhe Township, where a tactical base is located, in order to resupply their troops.

The Karenni Army and KNDF coalition also attacked a junta convoy of 39 vehicles heading towards Bawlakhe on the same highway on May 22.

Military jets have reportedly been seen hovering over the state in recent days, with members of the resistance speculating that the junta has been transporting staff to serve in its administrative mechanism in Bawlakhe and Hpasawng townships.



According to a June 3 KNDF statement, the military fired heavy artillery around villages in Loikaw township, injuring one man and two women.

Junta forces have also been carrying out assaults on Karenni villages in southern Shan State since last month, including those along the eastern shores of Pekhōn Lake, as well as Ma Hkay Hkam, Saung Nang Khae and Nang Paw Lon, all located along the military's route into neighbouring Karenni State.

Similar attacks have been occurring in Demoso Township, the KNDF reported, with the military occupying the village of Daw Ngan Khar.

The junta does not typically release information on its activities or movements in Karenni State.

Some 61 battles took place between the KNDF and the military in May, according to a statement released by the group on June 2. Some five troops were taken prisoner and 107 believed to have been killed, the report said.

<https://www.myanmar-now.org/en/news/resistance-forces-intercept-junta-convoy-seize-military-trucks-in-karenni-state>

---

### **Why thousands have left Myanmar's military—and why most stay**

While discontent is rife within the ranks, few soldiers are willing to risk the consequences of defecting

[Zaw Ye Thwe](#) | Published on Jun 5, 2022



Commando soldiers stand ready for a drill during a joint military exercises in the Ayeyarwaddy Region in February 2018 (EPA)

As a boy, Zay Thu Aung was obsessed with the flying scenes in movies and in his favourite show, Power Rangers. It seemed only natural, then, that he would grow up to become a fighter pilot.

"It was my grandfather who wanted me to join the military after graduating from high school. If I wanted to be a pilot, he said, I would have to go into the armed forces," the 35-year-old former air force captain recalled.

He never regretted his decision to take that advice, despite the corruption he encountered inside Myanmar's most powerful institution. He always believed that reform was possible, and that the military would one day be truly worthy of respect.

But all that changed after last year's coup, when the country's generals, after showing signs of moving in the right direction—away from total political control and towards greater openness—reversed course and seized power again.

Watching as the newly installed regime rounded up Myanmar's elected leaders and ruthlessly crushed protests, he knew there was no reason to believe it would ever change its ways. And so he eventually decided to abandon a career he loved and join the Civil Disobedience Movement (CDM) against military rule.

But while the junta's leaders are a lost cause, Zay Thu Aung remains convinced that the tide is turning against them—not just in society at large, but also within the ranks of the armed forces.

"The country is changing, and so is the military," he said, suggesting that there is growing discontent with the status quo among his fellow soldiers.

"Low-ranking soldiers and government workers are also victims of this system. They, too, have been sacrificed," he explained.

This is why, he said, many continue to leave the military despite the regime's efforts to get them to stay and "save the country" from those opposed to its rule.

According to the shadow National Unity Government (NUG), soldiers are abandoning their battalions and handing over their weapons to resistance forces on an almost daily basis.

In a statement released in April, the NUG claimed that more than 3,000 soldiers had joined the CDM since the coup, while well over double this number of police have also defected. In addition, it said, thousands more have simply deserted rather than serve under the current regime.



Soldiers march at a military parade in Naypyitaw on March 27, 2022 (EPA)

### **A pattern of exploitation**

The coup and the corruption of senior military leaders are not the only reasons so many have turned their backs on the armed forces—and why many others would like to do the same.

There is also a prevailing sense that those who serve in the military are expected not only to put their lives on the line, but also to allow themselves to be exploited.

### **In the military, people learn to exploit each other – a defected army captain**

For decades, rank-and-file soldiers have been expected to hand over part of their meagre salaries to the Myanma Economic Holdings Co, Ltd (MEHL). Since its establishment in 1990, this military-owned conglomerate has played a major role in enriching top generals while paying modest dividends to those serving under them.

According to Lin Htet Aung, an army captain who defected last year, refusing to "invest" in MEHL is not an option.

“If we didn’t let them have our money, we would get a verbal warning, and then we would face disciplinary action. That meant that we would no longer be considered for promotion,” he said.

The amount of money each soldier is required to provide is not insignificant: Low-ranking troops, who are paid as little as 144,000 kyat (less than \$80) a month, must maintain a 1.5m kyat (nearly \$850) stake in the company—almost a year’s wages.

MEHL was ostensibly created for the benefit of everyone serving in the military, but except for those at the highest echelons, few see any real return on their investment. Impoverished military families depend heavily on the payouts they normally receive from the company every September, and when these [fail to materialise](#)—as they have since last year—it only adds to their hardships.

Of course, if a soldier desperately needs his money, he can always get it back—if he’s prepared to pay a substantial bribe.

“There have been cases of soldiers paying 500,000 kyat just so they could get their 1.5m kyat back. So you are giving your savings to people who just want to take advantage of you,” said Zin Yaw, another army captain who has joined the CDM.

“In the military, people learn to exploit each other,” he added.

But MEHL is not the only company that profits off of soldiers. Another is the Aung Myint Moh Min Insurance Co., Ltd., owned by Aung Pyae Sone, the 38-year-old son of none other than Min Aung Hlaing, the mastermind behind the 2021 putsch.

Founded in November 2012, a year and a half after Min Aung Hlaing was named commander-in-chief, the Aung Myint Moh Min Insurance Company counts ever member of Myanmar’s military among its customers.

Unlike MEHL, which at least pays out once a year, Aung Myint Moh Min only refunds premiums paid for compulsory life insurance plans after five years.

“We have to pay for five years. If nothing happens to us after five years, they will return the same amount of money to us, without interest,” said Zin Yaw.

As a captain, Zin Yaw had to pay 25,000 kyat of his 360,000 kyat salary each month. Enlisted men at the lowest pay grade paid 40,000 kyat every four months.

Sometimes, he said, he had to explain to his subordinates how the company’s life insurance scheme works.

“The soldiers asked me when they would get their money back. I told them they would get it all back after five years—the same amount they paid out. If you want a profit, you need to die within those five years. When I told them that, they just said, ‘What good is it to us then? It’s useless after we die,’” he said.

“Our commanders were told to ‘convince’ us to buy the insurance plans, but it was more like robbery. We were forced to pay,” he added.

## Reasons for staying

Despite being used in this way, many soldiers still find it difficult to leave the military. For many, this is for purely practical reasons, but for others, it has more to do with the way they've been trained to think.

According to many CDM soldiers, the junta brands defectors as the lowest of the low—as traitors and maggots. Those who don't remain loyal to the army are worthy only of contempt.

"We are traitors in their eyes. If we were captured, we would be sentenced to death, a punishment reserved for treason," said Zin Yaw.

But even this is a best-case scenario. A more likely outcome of arrest, according to Zin Yaw, is summary execution.

"Those who take their firearms and join the CDM can't even expect to reach a military tribunal. They would be accused of resisting arrest and shot dead on the spot," he said.

As far as Myanmar's military leaders are concerned, those who defect might as well not exist at all.



Myanmar military chief Min Aung Hlaing walks in front of high-ranking military officers as he arrives to deliver a speech during a joint military exercises in Ayeyarwaddy Region in February 2018 (EPA)

In March, the junta's information minister, Maung Maung Ohn, told foreign journalists that the military had lost only one or two "maggots"

over the past year, despite the many defectors who have come forward to publicly denounce the regime.

For Zay Thu Aung, the air force captain, it was the knowledge that he would be disgraced in the eyes of his fellow officers and the friends he made during his 18 years in the military that prevented him from defecting sooner.

"Nobody likes being called a traitor. It's also hard to be labelled a criminal," he said.

Despite this, however, many who have dedicated their lives to the military, including at least three lieutenant colonels, have found ways to free themselves from its grip.

For those who can't because of concern about the safety of their families or other considerations, there is another option—becoming informants for the resistance. Known as "watermelons" (military green on the outside but revolutionary red on the inside), these hidden defectors also take great risks to oppose the regime.

For most, however, any form of defection is unimaginable. Indoctrinated to believe that the military is the only thing holding Myanmar together ("The country is strong only when the

military is strong,” as the slogan goes), and fearful of the consequences of perceived disloyalty, they remain in the ranks, even when that means taking orders to attack civilians.

**We are traitors in their eyes. If we were captured, we would be sentenced to death, a punishment reserved for treason - a defected army captain**

But even if it is only a small minority who actually defect, it is clear that the resistance movement has taken a major toll on the junta’s capacity to continue to fight on multiple fronts.

In addition to the losses caused by high casualty rates, the past year has also seen a significant decline in recruitment due to the ongoing conflict. From the basic-training schools where young recruits are told that “the military is your mother and the military is your father” to the elite Defence Services Academy, enrolment is down dramatically since the coup.

The resistance, meanwhile, remains a magnet for young people committed to ending Myanmar’s decades of dictatorship once and for all.

Zay Thu Aung says that after seeing some of these resistance fighters in action, combatting a vastly better-armed enemy but still inflicting real damage on its forces, he regretted his own reluctance to join the CDM.

“I felt ashamed of myself after witnessing the situation here. I was ashamed to have joined the CDM so late. When I saw the sacrifices made by these young fighters, it was really surprising. And also a bit frightening,” he said.

<https://www.myanmar-now.org/en/news/why-thousands-have-left-myanmars-military-and-why-most-stay>

---

**Myanmar military forcibly recruits villagers into pro-junta militias**

Troops offer residents cash to join the Pyu Saw Htee and threaten arson if they refuse.

By RFA Burmese Service | 2022.06.06



Pyu Saw Htee fighters train at a shooting range under the tutelage of junta soldiers, Feb. 11, 2022. Photo: RFA

Myanmar’s military is sending troops to villages in war-torn Sagaing region where the armed resistance is strong and forcibly recruiting residents into pro-junta militias, according to sources in the area.

Residents of Sagaing told RFA’s Burmese Service on condition of anonymity that troops have offered them money to join and train with the pro-junta Pyu Saw Htee militia and threatened to burn down their villages if they don’t comply.



A source from Kyunhla township's Magyi Inn village wrote in a letter to RFA that one military unit visited the area last week and demanded that 30 residents join the Pyu Saw Htee. Troops said that if the recruits didn't show up for training within a few days, they would return and torch the entire tract.

RFA attempted to confirm the incident with residents of the village by phone, but they refused to comment, citing fear of reprisal.

A resident of Taze township told RFA that troops recently armed villagers in the area and paid them to recruit others in the fight against pro-democracy People's Defense Force (PDF) paramilitaries.

"Pyu Saw Htee groups have been set up in many villages of Kanbalu and Taze townships, as well as those in the Mu River valley," he said.

"In those villages, people joined them because they were paid and provided weapons. When they were sent elsewhere, they acted abusively because they had received armed training. In some places, they ended up extorting money from people and now are more like bandits."

RFA was unable to independently confirm the resident's claim that villagers were being paid to join the Pyu Saw Htee.

Residents of Taze told RFA that there are "about 400 Pyu Saw Htee fighters" based in the eastern part of their township and neighboring Kanbalu.

Around 500 homes in Taze's Ywah Shay village were set on fire by a joint force of military troops and Pyu Saw Htee militiamen on June 1, they said, although it was not immediately clear whether the arson was connected to a recruitment campaign.



An aerial view of Chaung Oo village, in Sagaing region's Pale township, where junta troops and Pyu Saw Htee fighters burned more than 300 homes, Dec. 18, 2021. Credit: RFA

### **Targeting two regions**

Data for Myanmar, a research group that studies the impact of conflict on communities, also said the burning of villages in Sagaing and neighboring Magway region are the work of the military and Pyu Saw Htee. More than 11,400 homes have been destroyed in the regions since the military's Feb. 1, 2021 coup, the group said.

Residents in Sagaing and Magway regions claim that the military pays Pyu Saw Htee members 7,000 kyats (U.S. \$4) a day.

A spokesman for the PDF in Magway's Yezagyo township told RFA that the military is using Pyu Saw Htee units "to oppress the people."



“To say it bluntly, Pyu Saw Htees are asked to do the dirty work because the military doesn’t want their name tarnished,” he said.

“These Pyu Saw Htees are mostly supporters of the military. They are given training and armed and are sent to the head of troop columns. It’s dangerous. In other words, they are being used as human shields.”

A resident of Sagaing, who also declined to be named, told RFA that he had seen Pyu Saw Htees carrying military-grade weaponry, including automatic rifles and carbines and even grenade launchers.

Asked about the reports, junta Deputy Information Minister Maj. Gen. Zaw Min Tun, told RFA last week that there “are no such thing” as Pyu Saw Htees and claimed the military is forming militia groups so that residents can protect their own villages from the PDF, which the military has labeled a terrorist group.

“If there is a real need, we will provide training first. During the training, they learned how to shoot,” he said.

“But it is not just a matter of armed training. There are duties and responsibilities to be assumed. There are rules to be followed, just like a soldier does. We are working for peace in the community in a systematic way.”

He did not comment on allegations that members of the Pyu Saw Htee are paid by the military.

### **Forming a proxy force**

After the military coup, Pyu Saw Htee militias were formed in villages which formerly supported the military and the military proxy Union Solidarity and Development Party (USDP).

Observers say the Pyu Saw Htee act as a proxy force for the military and are responsible for some of the junta’s worst abuses against civilians, including looting and arson, arbitrary arrests, torture, and execution.

RFA documented at least 74 civilian deaths linked to pro-military groups such as the Pyu Saw Htee in Myanmar in May alone.

USDP spokesman Nanda Hla Myint has told RFA that although party members had not been instructed to take up arms against the opposition, the party leadership will not stop them from doing so.

Zaw Zaw, a resident of Sagaing’s Pale township said that although not every USDP member is Pyu Saw Htee, Pyu Saw Htee units are mainly comprised of USDP members.

“Some of them, mostly hardliners, go to Pyu Saw Htee training. In some villages, people who were accused as ‘Dalans’ (military informers) flee and join them,” he said.

“These kinds of people have been involved in election campaigns for years. They are not actually USDP members but most of them are very supportive of the USDP.”

Min Zaw Oo, executive director of the Myanmar Institute for Peace and Security (MIPS), said the formation of proxy armed groups like the Pyu Saw Htee is a military strategy with a long history in the country.

“It seems junta leaders were hesitant in the beginning, as they weren’t sure whether they could trust the villagers not to turn against them when they were given weapons,” he said.

“In the beginning, there were no guns, but later – especially in 2022 – more groups were armed.”

According to a recent report by the Institute for Strategic Studies (ISP Myanmar), at least 5,646 people were killed in clashes across the country between Feb. 1, 2021 and May 10, 2022.

Security forces have killed at least 1,905 civilians and arrested 14,018 others in the 16 months since the coup, mostly during peaceful anti-junta protests, according to Thailand’s Assistance Association for Political Prisoners.

*Translated by Khin Maung Nyane. Written in English by Joshua Lipes.*

<https://www.rfa.org/english/news/myanmar/recruits-06062022194237.html>

---

## **Myanmar Junta Says It Will Execute Two Prominent Democracy Activists**

By AFP | 4 June 2022

YANGON—Myanmar’s junta will execute a former lawmaker from Aung San Suu Kyi’s party and a prominent democracy activist, both of whom were convicted of terrorism, in the country’s first judicial executions since 1990, a spokesman told AFP on Friday.

Four people, including former MP Ko Phyo Zeya Thaw and democracy activist Ko Jimmy, “who were sentenced to death will be hanged according to prison procedures”, junta spokesman Zaw Min Tun told AFP.

The junta has sentenced dozens of anti-coup activists to death as part of its crackdown on dissent after seizing power last year, but Myanmar has not carried out an execution for decades.

Ko Phyo Zeya Thaw, a former lawmaker from Suu Kyi’s National League for Democracy who was arrested in November, was sentenced to death in January for offences under anti-terrorism laws.

Prominent democracy activist Kyaw Min Yu — better known as “Ko Jimmy” — received the same sentence from the military tribunal.

“They continued the legal process of appealing and sending a request letter for the amendment of the sentence,” the spokesman said.

“But the court rejected their appeal and request. There is no other step after that,” he added.

Two other men, who were convicted and sentenced to death for killing a woman they alleged was an informer for the junta in Yangon, will also be executed, the spokesman said.

No date has been set for the executions, Zaw Min Tun said.

United Nations Secretary-General Antonio Guterres condemned the junta’s decision, calling it “a blatant violation to the right to life, liberty and security of person”, according to his spokesman Stephane Dujarric.

Guterres called for the two pro-democracy activists to be released and all the charges against them to be dropped.

“The Secretary-General considers that the death penalty cannot be reconciled with full respect for the right to life,” Dujarric told reporters.

“Abolition is necessary and desirable for the enhancement of human dignity and the progressive development of human rights.”

A spokesperson for Amnesty International called on the junta to “immediately drop such plans and for the international community to step up its efforts to intervene”.

‘Fuel to the fire’

The junta’s decision to “move towards executing two prominent political leaders will be like pouring gasoline on the fire of popular anti-military resistance in the country”, said Phil Robertson, a deputy director at Human Rights Watch.

“Such a move will also lead to global condemnation and cement the junta’s reputation as among the worst of the worst human rights abusers in Asia.”

Ko Phyo Zeya Thaw had been accused of orchestrating several attacks on regime forces, including a gun attack on a commuter train in Yangon in August that killed five policemen.

A hip-hop pioneer whose subversive rhymes irked the previous junta, he was jailed in 2008 for membership of an illegal organisation and possession of foreign currency.

He was elected to parliament representing Daw Aung San Suu Kyi’s NLD in the 2015 elections, which ushered in a transition to civilian rule.

The country’s military alleged voter fraud during elections in 2020 — which the NLD won by a landslide — as justification for its coup on February 1 last year.

Suu Kyi has been detained ever since and faces a slew of charges in a junta court that could see her face a prison sentence of more than 150 years.

Ko Jimmy, who rose to prominence during Myanmar’s 1988 student uprising against the country’s previous military regime, was arrested in an overnight raid in October.

The junta issued an arrest warrant for him last year, alleging he had incited unrest with his social media posts.

<https://www.irrawaddy.com/news/burma/myanmar-junta-says-it-will-execute-two-prominent-democracy-activists.html>

---

## **Death penalty confirmed to four people including U Phyo Zeya Thaw and U Jimmy : Spokesman of SAC**

PUBLISHED | 4 JUNE 2022



Spokesman of State Administration Council (SAC) Maj-Gen Zaw Min Tun was cited as saying the decision to carry out the hangings was confirmed after the legal appeals by the four were rejected.

Concerning the news of four people who were sentenced to death, he said that the execution will go ahead in accordance with prison procedures.

Other two men who were sentenced to death were Hla Myo Aung aka Wat Gyi and Aung Thura Zaw aka Gatone aka Thura. They were convicted of killing a woman from east Hlaing Tharyar Township; they believed was an informer for the military.

A statement concerning death sentence given to Phyo Zeya Thaw and Kyaw Min Yu aka Jimmy was issued. He was given sentence to death on January 21. It is not important that the death sentence was given or not. What important is to carry out the death sentence. They continued the legal process of appealing and sending a request letter for the amendment of the sentence. But the court rejected their appeal and request. There is no other step after that, he continued.

Phyo Zeya Thaw aka Maung Kyaw was arrested at Yadanar Hninsi Housing, Yadar Road, Dagon Seikkan Township on November 18 with arms and ammunitions. He was arrested together with two pistols, 48 rounds of 9mm ammunition, one M16 gun, 74 rounds of 5.56 ammunition.

Kyaw Min Yu aka Ko Jimmy was arrested at No-109, Pinglon Housing, 27 ward, North Dagon Myothit Township with 6 AK-47s, 18 M-16s and 2-12 bolt guns, one homemade gun and 18 magazines. He was given sentence under Section 49 (a) of Counter-Terrorism law, assisting terrorists, Unlawful association act, Arms act and explosive substances act.

<https://elevenmyanmar.com/news/death-penalty-confirmed-to-four-people-including-u-phyo-zeya-thaw-and-u-jimmy-spokesman-of-sac>

---

## Myanmar junta's plan to execute political leaders greeted with outrage and warnings

Executing veteran activist Ko Jimmy and NLD MP Phyo Zayar Thaw will only add fuel to the fire already engulfing the country, say regime opponents

[Sa Thant Zin](#) | Published on Jun 6, 2022



Ko Jimmy and Phyo Zayar Thaw

The Myanmar regime's announcement on Friday that it will go ahead with the execution of two prominent leaders accused of treason and terrorism was greeted over the weekend by a loud chorus of condemnation.

At a press conference on Friday, junta spokesperson General Zaw Min Tun said that appeals against the death sentences imposed on Ko Jimmy, a veteran of the 1988 pro-democracy uprising, and Phyo Zayar Thaw, a hip-hop artist and National League for Democracy (NLD) MP, had been rejected, paving the way for their execution.

The two men, who were [sentenced to death](#) in January for allegedly plotting to carry out attacks on regime targets, have been in military custody since their capture late last year. Two other men, Hla Myo Aung and Aung Thura Zaw, are also set to face execution for murdering military informants, Zaw Min Tun told reporters.

The announcement came as a surprise in a country where it has been decades since a death-row prisoner has actually been put to death.

In a joint statement signed by nearly 200 civil society organisations, Norway-based legal analyst Min Lwin Oo noted that the haste with which the appeals were rejected was "unprecedented".

"Normally, the appeals process for death sentence takes up to three to five years through different courts and at least four to five years to go through state leaders. Such a fast-track process is unprecedented," he was quoted as saying in the statement, which was [released](#) by the umbrella group Progressive Voice of Myanmar.

According to the Assistance Association for Political Prisoners (AAPP), one of the signatories of the statement, a total of 114 political prisoners, including two minors, have been handed death sentences by the regime.

Kyi Myint, another legal expert who is also a well-known political analyst, told Myanmar Now that the move would likely ignite a major backlash against the regime.

"There will be unimaginably big repercussions and serious acts of revenge," he said. "They will be even more hated by the public."

He also pointed out that because last year's military coup violated Myanmar's 2008 constitution, the current head of the regime, Senior-General Min Aung Hlaing, could also be accused of committing treason.

“This is all the more heartbreaking because the real traitors of the country are planning to execute innocent people for treachery,” he said.

Myanmar’s shadow National Unity Government (NUG) also warned that executing two of the country’s best-known political dissidents would only provoke outrage among activists and ordinary citizens alike.

“If they actually go ahead and hang them, the military will face even greater resistance. They need to understand that the more they try to instil fear in Myanmar’s people, the stronger the people’s movement becomes,” said Aung Myo Min, the NUG’s minister for human rights.

On Saturday, the Myanmar Defence Force, an armed resistance group based in Sagaing region, echoed this sentiment with a statement warning that it would take “appropriate action” if the executions are carried out.

There was also widespread international condemnation of the move.

At a press briefing on Friday, Stéphane Dujarric, the spokesperson for United Nations Secretary-General António Guterres, called the planned executions a “blatant violation to the right to life, liberty and security of person, as per Article 3 of the Universal Declaration of Human Rights.”

Saying the UN chief was “deeply troubled” by the news, Dujarric also reiterated his calls for “the immediate release of all political prisoners in Myanmar.”

According to AAPP figures, 10,903 people arrested since last year’s coup remain behind bars.

France’s Ministry of Foreign Affairs also weighed in on what it called the regime’s “abject decision” to reinstitute the execution of convicted prisoners.

“The violation of the de facto moratorium regarding the death sentence that has existed for more than 30 years in the country represents a major setback,” it said in a statement released on Saturday.

Meanwhile, on Monday, US State Department spokesperson Ned Price tweeted that “The United States strongly condemns the Burmese military regime’s reported plans to execute pro-democracy and opposition leaders, exemplifying the regime’s disregard for human rights and the rule of law.”

Ko Jimmy and Phyo Zayar Thaw were both found guilty by junta-controlled courts of violating sections 49a, 50i and 50j of Myanmar’s Counterterrorism Law. The regime claims they were in possession of weapons at the time of their arrest and had also instructed others to carry out acts of terrorism.

The junta [stepped up](#) its use of the death penalty last year as part of its effort to crack down on anti-coup protests. However, judicial executions have rarely been carried out during Myanmar’s decades of military rule.



## **Myanmar Junta's Nod for Activists' Death Sentences Draws Global Ire**

By THE IRRAWADDY | 6 June 2022

Ire and condemnation have grown both locally and internationally over the Myanmar junta's decision to execute a former lawmaker from ousted State Counselor Daw Aung San Suu Kyi's party and a veteran democracy activist in what will be the country's first judicial execution of political dissidents in four decades.

Junta spokesman Zaw Min Tun told local media on Friday the regime had approved orders to carry out the death sentences of four people, including former MP Ko Phyo Zeya Thaw and democracy activist Ko Jimmy, also known as Kyaw Min Yu. The spokesman said the junta-controlled judiciary had already rejected appeals against the death sentences by the two men. With all avenues for appeal thus exhausted, they would be hanged soon according to prison procedures, he said.

The two were arrested late last year in their hideouts in Yangon and were given death sentences on terrorism charges in January by a military tribunal for masterminding armed resistance operations in Yangon.

Ko Phyo Zeya Thaw, 40, a hip-hop pioneer, was jailed by the previous military regime in 2008 for forming an underground youth organization known for using guerrilla tactics to distribute subversive material opposing the then junta. He was elected to the Union Parliament in the 2015 general election representing the National League for Democracy (NLD) of Daw Aung San Suu Kyi. Ko Jimmy, 53, is a leading member of the 88 Generation Students Group, which rose to prominence during the 1988 student uprising against the then junta. He was also jailed at that time for his anti-regime activism.

The two other men, Hla Myo Aung and Aung Thura Zaw, were earlier sentenced to death for killing a woman who was an alleged military informant.

The four are the first to have their sentences approved among 114 prisoners including students and anti-coup activists—two of whom are minors—who have been condemned to death since the coup. The condemned prisoners were subjected to unfair trials, and denied their legal rights to counsel and to defend themselves, for their roles in the revolutionary movement against the junta.

On Monday, 199 international and Myanmar non-governmental organizations and civil society groups **jointly condemned** the execution orders and called for the four to receive justice, for the law to be respected and for an end to execution orders.

Below are some other responses from the United Nations, the international community and Myanmar democratic forces against the junta's decision and calls for it to be reversed.

**General Gun Maw**

**Kachin Independence Army (KIA) vice chair**

“I am not talking about the judicial system, nor about who is right or who is wrong. But I wish to avoid an unforgivable mistake,” Gen. Gun Maw said in a handwritten letter posted on his account.

**Stephane Dujarric****Spokesperson for the UN Secretary-General**

“We are deeply troubled by the Myanmar military’s decision to proceed with the execution of two pro-democracy activists after they received death sentences. This is a blatant violation of the right to life, liberty and security of person,” the spokesperson said in a briefing, referring to an article in the Universal Declaration of Human Rights.

**Parallel National Unity Government’s Ministry of Justice**

“Death sentences imposed by the junta courts on Ko Jimmy, Ko Phyo Zeya Thaw and other civilians are a clear violation of Myanmar’s existing laws and international laws. Exercising the judiciary lawlessly and with a grudge and resentment to uphold the death penalty is committing a grave crime. We hereby announced that all verdicts handed down by the terrorist junta-controlled courts are invalid... The terrorist regime will be held fully responsible for any consequences,” the ministry said. It also warned that collaborators of the junta would be punished.

**Ned Price****US Department of State spokesperson**

“The United States strongly condemns the Burmese military regime’s reported plans to execute pro-democracy and opposition leaders, exemplifying the regime’s disregard for human rights and the rule of law. We urge the release of all unjustly detained.”

**U Ko Ko Gyi****Former leading member of the 88 Generation Students Group, current chairman of the People’s Party**

“The death penalty is normally upheld only after the final appeal to the president. This is also a time full of legal and political controversies. And thus this [the execution order] should be seriously considered, including the political consequences [that the junta will face]. Personally, as a comrade who worked with him [Ko Jimmy] for a long time, and as we are fathers who have daughters, it dismays me,” U Ko Ko Gyi told BBC Burmese.

**Phil Robertson****Deputy director of US-based Human Rights Watch (HRW)**

“[The] Myanmar junta’s move towards executing two prominent political leaders will be like pouring gasoline on the fire of popular anti-military resistance in the country.”

**Assistance Association for Political Prisoners (AAPP)**

“A junta council working to carry out an execution like this, is an unforgiveable act, and clear proof of utter disregard for the will of the international community who wish to return Burma [Myanmar] to democracy, as well as to ASEAN who wish to resolve the issue through the Five-Point Consensus.” The AAPP added that the junta’s execution announcement was an attempt to challenge and destroy future national reconciliation, including the stability of the country.

### **Spokesperson of the French Ministry for Foreign affairs**

“France condemns in the strongest terms the decision announced by the military regime formed by the 1 February 2021 coup in Myanmar to execute four people, including the writer Kyaw Min Yu Ko, known as Ko Jimmy, and the former NLD MP Phyo [Zeyar] Thaw. This is an abject decision that targets once again defenders of freedom. The violation of the de facto moratorium regarding death sentence that has existed since more than 30 years in the country represents a major setback, while 113 death penalties have been arbitrarily imposed by military courts since the military coup. France reaffirms its constant opposition to the capital punishment at all times and in all circumstances.”

### **UK-based Amnesty International**

“It is shocking that the Myanmar military has said it will resume executions in the country. The death sentence has become one of many appalling ways the Myanmar military is attempting to sow fear among anyone who opposes its rule, and would add to the grave human rights violations, including lethal violence targeted at peaceful protesters and other civilians.”

<https://www.irrawaddy.com/news/burma/myanmar-juntas-nod-for-activists-death-sentences-draws-global-ire.html>

---

### **UN troubled by Myanmar junta executions plan**

By Mizzima | 05 June 2022



*(FILES) This file undated handout photograph released by Myanmar's Military Information Team on January 21, 2022 shows democracy activist Kyaw Min Yu, also known as 'Jimmy', who rose to prominence during Myanmar's 1988 student uprising and was arrested in an overnight raid in October 2021. Photo: AFP*

The United Nations says it is troubled by the plans of the Myanmar junta to execute a number of citizens including pro-democracy activists.

Four people, including former National League for Democracy MP Phyo Zeya Thaw and democracy activist Ko Jimmy, are “sentenced to death will be hanged according to prison procedures”, Zaw Min Tun, the Myanmar junta spokesman said.

Stephane Dujarric, spokesperson for UN Secretary General Antonio Guterres, said Friday that the UN is deeply troubled by the Myanmar military's decision to proceed with the execution of two pro-democracy activists after they received death sentences.

"This is a blatant violation to the right to life, liberty and security of person as per Article 3 of Universal Declaration of Human Rights," he told the media.

"The Secretary-General reiterates his calls for the respect of people's rights to freedom of opinion and expression; and also to drop all charges against those arrested on charges related to the exercise of their fundamental freedoms and rights, and for the immediate release of all political prisoners in Myanmar."

As he noted, the Universal Declaration of Human Rights enshrines the principles of equality before the law, the presumption of innocence, the right to a fair and public hearing by an independent and impartial tribunal, and all of the guarantees necessary for a person's defense.

"The Secretary-General considers that the death penalty cannot be reconciled with full respect for the right to life. Abolition is necessary and desirable for the enhancement of human dignity and the progressive development of human rights," Mr Dujarric said.

<https://www.mizzima.com/article/un-troubled-myanmar-junta-executions-plan>

---

### **Cambodia as ASEAN Chair: A Mid-Term Assessment on Myanmar**

By KAVI CHONGKITTAVORN | 6 June 2022

Since joining ASEAN in October 1999, Cambodia has championed issues related to bridging the gap between the new and original ASEAN members. Phnom Penh realized that as the last member to join the grouping, it can also serve as a catalyst for other newcomers to further integrate with the ASEAN Community. After more than two decades, the country can boast that it has largely integrated with the regional economy. For instance, the country is now one of the most open financial hubs in ASEAN.

Furthermore, it must be said that Cambodia has never shied away from engaging great powers, be it China, the US, Russia or Japan. Prime Minister Hun Sen enjoys tête-à-têtes with world leaders on multiple issues. His latest performance at the World Economic Forum in Davos was just one of the examples of Cambodia's growing confidence in the global community.

In the case of the Myanmar quagmire, the slow progress has been attributed to continued fighting between the conflicting parties inside Myanmar, in particular over the past seven months of the dry season. Despite continuous efforts to jumpstart political dialogue, the ASEAN special envoy has admitted that at this juncture none of the stakeholders are ready for dialogue.

It is estimated that since the coup in February last year, at least 1,887 people have been killed by the Tatmadaw (Myanmar's military) and more than 13,959 have been detained,

according to the Assistance Association for Political Prisoners. While it is difficult to get precise totals, the number of internally displaced has now reached one million due to the heavy fighting in the North and Northwest regions of Myanmar, according to the latest update of UN Office of Humanitarian Assistance.

At the recent virtual briefing to the UN Security Council, Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn revealed that he was planning a second visit, which is scheduled for early June, to continue with the implementation on the ASEAN five point-consensus (5PC) dealing with cessation of violence, constructive engagement, COVID-19 vaccination, humanitarian relief and meeting with all stakeholders. It was interesting to note that this was Cambodia's second time briefing the UNSC. This time, he was invited by the UNSC chair, Linda Thomas-Greenfield, the US envoy to the UN.

Prak urged the UNSC to engage constructively with Myanmar instead of isolating it. He also updated the UNSC on future humanitarian assistance for the people of Myanmar on which ASEAN is working. The Jakarta-based ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) is ready to dispatch joint needs assessment teams to evaluate the level of emergency and assistance in hard-to-reach areas.

During the May consultative meeting on humanitarian assistance in Phnom Penh, three main issues were discussed—the humanitarian assistance delivery arrangement framework; the delivery of humanitarian aid; and the framework for vaccine administration inside the country. The meeting agreed that the AHA center in consultation with Myanmar's partners will spearhead all the three efforts, especially in needy areas such as Kayah and Karen states and Magwe, Sagaing and Bago regions. These five areas have experienced heavy fighting between opposing forces.

On his first visit in March, Prak Sokhonn was able to discuss the humanitarian plan and meet some stakeholders in the conflict. Plans are underway to ensure that the special envoy will be able to meet other stakeholders. The representatives of armed ethnic groups and the National Unity Government have yet to meet with the special envoy. The last item of the 5PC is the proposed meeting of all stakeholders.

To complement the ASEAN's chair efforts, Thailand is also holding talks with relevant dialogue partners and UN specialized agencies to organize urgent humanitarian assistance along the Thailand-Myanmar border and across the border. At this juncture, the Thai Red Cross Society is handling the distribution of both humanitarian aid and vaccines.

Since the coup, the fighting inside Myanmar has dislocated local villages in various regions. Those who are living close to the Thai border near Tak and Mae Hong Son provinces have sought safety from the conflict by crossing to these two provinces. For the time being, the provincial and local authorities have been able to handle the border situation, especially those related to COVID-19 safety issues. In the past six months, over 1,500 Myanmar villagers have crossed the border daily. When the fighting dies down, they return to their villages. While they are on Thai soil, they are given temporary shelter, food and medical care.

On his second trip, Prak Sokhonn hopes to meet different groups of stakeholders including ousted State Counselor Daw Aung San Suu Kyi, currently under house arrest, and representatives of ethnic armed groups. The ASEAN special envoy hopes to finalize the proposed framework to provide vaccinations to the Myanmar people without discrimination. Under the framework, the AHA Center and local health officials from the Ministry of Public Health would jointly implement the vaccination program with a 50-50 work-force to the needy communities.

At the outset, the ASEAN chair said that Myanmar should be brought back into the ASEAN family. However, the latest assessment of the implementation of 5PC by the military regime is still wanting. Some ASEAN members have already threatened to recognize the National Unity Government (NUG) if the 5PC implementation falters. Malaysia has become the first ASEAN member to hold dialogue with the NUG. Others will follow suit if the SAC continues to drag its feet on the 5PC. Ahead of the ASEAN-related summits in the second week of November, there must be so-called “substantive progress”—which will include political dialogue—on the 5PC, otherwise the Myanmar regime leader will not be allowed to attend the planned summits.

*Kavi Chongkittavorn is a veteran journalist covering ASEAN affairs.*

<https://www.irrawaddy.com/opinion/guest-column/cambodia-as-asean-chair-a-mid-term-assessment-on-myanmar.html>

---

## **Myanmar Regime Unlikely to Grant Wa Statehood: Analysts**

By THE IRRAWADDY | 6 June 2022

At last week’s press conference, Myanmar’s junta spokesman Major General Zaw Min Tun said the regime agrees in principle to United Wa State Party (UWSP) demands that the Wa region be upgraded to a “self-administered state”.

“In principle, we have a general policy to grant higher status regarding the Wa. We have also agreed in principle to grant greater autonomy in other regions and states,” he told the junta-controlled media.

The spokesman said every step possible will be taken to meet the demand of the Wa within the framework for the establishment of a multiparty federal democracy after a parliamentary election next year.

It was unclear if this meant the junta agreed to allow the Wa to create an “autonomous state”.

The Wa hills in northern Shan State were never ruled by any central authority. Even during the British colonial era, the government’s presence in the Wa hills was very limited.

On April 17, 1989, ethnic Wa soldiers split from the Communist Party of Burma and established the United Wa State Army and UWSP and signed a ceasefire with the then military regime.



The UWSA has since become the most powerful ethnic armed group in Myanmar. It signed a ceasefire with the then regime but it refused to sign the 2015 Nationwide Ceasefire Agreement.

The UWSA is headquartered in Panghsan, also known as Pangkham, and is made up of Mongmao, Monglin and Mongpauk districts and Pangkham special township — areas which the UWSA refers to as northern Wa State covering around 1,500 square kilometers.

The military-drafted 2008 Constitution officially classifies Wa state as the Wa Self-Administered Division.

The UWSA later expanded to Monghsat District on the Thai border in the 1990s with the agreement of the military's State Law and Order Restoration Council, allowing around 80,000 to 100,000 ethnic Wa to be resettled there.

The area is referred to as southern Wa State, designated by the UWSA as the Military Region 171 where some 9,000 Wa soldiers are stationed. But the 2008 Constitution does not recognize the area as part of the official Wa Self-Administered Division.

The UWSA wants its northern and southern states to be combined and recognized officially as Wa State. In its statement, it calls itself the Wa State Government.

The Irrawaddy was unable to contact the UWSA office in Lashio for a comment.

Human rights lawyer U Aung Htoo, the founder of the Legal Aid Network, said: "The UWSA is demanding statehood to gain legitimacy. Statehood would contribute to its external relations, including with China."

Shan ethnic political observer Khun Sai said the Wa's demand for statehood is fine as long as it complies with human rights and democratic norms.

"It is reasonable that every ethnic group would want a self-administered state. I have no objection to the Wa achieving statehood while it follows human and democratic rights," he said.

It is, however, unlikely that the Wa will achieve statehood with ease, he said. "There is still no democratically elected government in place yet. Maj-Gen Zaw Min Tun's statement that the regime agrees in principle to grant statehood to the Wa is similar to what I say. I also agree it in principle. But observers think statehood will not be easy to achieve because the military will follow the 2008 Constitution," he added.

An ethnic affairs analyst said it is difficult for the Wa to gain statehood under the 2008 Constitution.

Article 53 states that the delineation of territorial boundary must be approved by more than half of an area's electorate, more than 75 percent of state parliamentarians, the Union parliament and president.

"The Wa will face problems if they are to be granted statehood under the 2008 Constitution. A majority will be needed in a referendum across Shan State. The Wa already have

autonomy and the military has no authority there. But under the 2008 Constitution, it will be difficult for Wa to achieve statehood,” said an analyst.

U Aung Htoo said the regime promised future statehood for Wa to appease the UWSP, which is enduring a political crisis.

“Maj-Gen Zaw Min Tun said discussions will follow an election next year. A new parliament will reactivate the 2008 Constitution and it is unlikely autonomous statehood can be established under the current constitution.”

Zaw Min Tun promised that agreements reached with the regime now will be implemented when a new parliament is elected.

“The prime minister, the State Administration Council chairman and the commander-in-chief are the same person [Min Aung Hlaing]. Agreements with him will be respected. The military has already agreed the rights of ethnic minorities at the next parliament. It will grant those rights,” he said, adding that new lawmakers are unlikely to object.

Any agreement reached with the regime is invalid under international law, said human rights lawyer U Aung Htoo.

“A UN fact-finding mission found strong evidence that the military has committed war crimes and the military is facing lawsuits at international courts. Any agreement made with a criminal regime is not legal,” he said.

After the talks with Min Aung Hlaing, the UWSP said it will not leave Myanmar but retain autonomy in all areas, except national defense and diplomatic affairs.

An ethnic affairs analyst in Myanmar said: “They know Myanmar’s military cannot fulfill its promises. So the statement says the Wa will maintain the status quo to prevent things from getting worse. That means they will not fight if the regime does not attack them.”

<https://www.irrawaddy.com/opinion/analysis/myanmar-regime-unlikely-to-grant-wa-statehood-analysts.html>

---

## Myanmar junta seeks to divide and rule in EAO peace talks

By Mizzima Editorial | 06 June 2022



As the Myanmar military junta reaches out to Ethnic Armed Organizations (EAO) for dialogue with a tentative promise of peace it is becoming increasingly clear that the military is seeking to divide and rule in order to maintain power.

Judging by the reporting on the visits to Naypyidaw by the individual EAO leaders over the last couple of weeks, there is a double-prong strategy being pursued by the junta that allows them to maintain the upper hand.

First of all, the junta is meeting with the leaders of the EAOs willing to talk on an individual basis, rather than having a group meeting. Any semblance of the collective power of EAOs is lost under such a scenario.

Secondly, the junta meeting leaders individually allows the junta to pander to the needs or desires of the individual EAO.

These “private talks” allows both sides – the junta and the EAO – to focus on their own needs. And the fact that the talks are private allows both sides to have control over the messages they release to the public.

All of this is concern to the Myanmar people pursuing the Spring Revolution that aims to oust the illegal military junta, including the National Unity Government (NUG) and the People’s Defence Forces (PDF). The NUG said in a statement on 1 June that they would not recognize the junta-EAO talks as the junta was an “illegal” and “terrorist” organization.

Naturally, the NUG and PDFs want the EAOs to play ball with them - not ally themselves with the Myanmar junta or remain neutral.

But only a relatively small percentage of the EAOs – such as the Karen National Union (KNU) –appear willing to play ball, helping to train and host PDFs and some NUG players.

Others, such as the United Wa State Army (UWSA), may say publicly that they have called on the junta to pursue peace, but essentially they seek to maintain the status quo.

In essence, this is the result of decades of stand-off between the Bamar military and semi-civilian government and the armed ethnic fighters in the hills. The NUG may be seeking to woo the EAOs to their side but there appears to be a high level of distrust in the minds of the ethnic leaders. Dozens of “peace conferences” over the years have done little to dispel this.

What all this means is the call for peace by the Myanmar junta is largely a smokescreen to hide their intent to continue to militarily crack down on any signs of resistance in the country – from the PDF fighters, to the street protesters, to the angry Facebook users censured for posting an anti-junta post.

Survival matters to the EAOs. But maintenance of the status quo means those pursuing the Spring Revolution face a long, bitter struggle.

<https://www.mizzima.com/article/myanmar-junta-seeks-divide-and-rule-eao-peace-talks>

---

### **Karenni CSOs Demand Humanitarian Aid For IDPs**

By Network Media Group | Saturday, June 4, 2022

Civilians displaced from their homes by the war could be starving soon, according to civil society organisations (CSOs) helping them in Karenni State.

“Our people, including children, pregnant women and the elderly, could starve at any time... The UN agencies can save many people by providing humanitarian assistance,” Banyar, director of Karenni Human Rights Group told NMG.



At an emergency press conference in late May, Karenni CSOs pressed for humanitarian aid to prevent what they say is a very real possibility of mass deaths.

Many people and groups, including Karenni living abroad, international non-governmental organisations (INGOs), ethnic aid groups and the National Unity Government have provided humanitarian assistance to the IDPs, but it's not enough.

"Many IDPs will starve to death if aid agencies, including those from the UN agencies, don't provide them with humanitarian assistance."

According to Maw Thae Mar from Karenni Emergency Relief Coordination, the conflict with the resistance groups and the regime's offensives and occupation of many villages have prevented civilians from cultivating their farms to grow food for their families. The soldiers have destroyed people's homes and forced them to remain in jungle hideouts where they're forced to rely on handouts. Some people who've found refuge in the towns also need help.

Karenni civil society organisations want INGOs to support local volunteer teams instead of engaging directly with the military regime.

Khu Koe Reh of the Karenni Civil Social Network says over 200,000 people displaced by the year-long conflict in Burma's smallest state are in urgent need of food rations, medicine and materials to build shelters. He explained that many children and elderly people are suffering from severe diarrhoea and malnutrition.

<https://www.nmg-news.net/2022/06/04/19403>

---

### **KIO/KIA Collecting Taxes From Impoverished Northern Shan State Villagers**

By SHAN - June 6, 2022

The Kachin Independence Organisation/Army (KIO/KIA) has increased taxes from villagers struggling to survive in areas controlled by the armed group in troubled northern Shan State.



Kachin Independence Army KIA

"The KIO/KIA Central Committee has decided to continue collecting taxes in northern Shan State even though we understand that people are facing economic hardship after the military coup," the group's spokesperson, Col Naw Bu, told SHAN. He explained that the armed group has introduced

various tax schemes for businesses and individuals.

"We've already determined how much tax we'll collect from businesses... Our frontline soldiers will collect taxes from people."

According to locals, the KIO/KIA has increased tax revenues in Nam Kham Township since last year.

“KIA soldiers have distributed their business cards to shopkeepers. If they don’t report to them (to arrange payment), armed KIA soldiers come to the shopkeeper’s house and threaten them,” he said. Last year, a shop paid \$160 was paid and twice that amount this year.

A man who spoke to SHAN on condition that his name remain secret said the KIO/KIA collects money from vehicles passing through the checkpoints between Kutkai, Muse and Nam Kham.

The other armed groups in the area such as the Shan State Progress Party/Shan State Army, the Ta’ang National Liberation Army, the Myanmar National Democratic Alliance Army and the regime’s numerous People Militia Forces are also collecting taxes from civilians.

<https://english.shannews.org/archives/25068>

---

### **Myanmar's anti-narcotics task force seizes 1 mln stimulant pills**

Source: Xinhua | 2022-06-06 | Editor: huaxia

YANGON, June 6 (Xinhua) -- A combined team of anti-narcotics task force has seized 1 million stimulant tablets in Yangon, worth 1 billion kyats (540,540 U.S. dollars), according to a police statement on Monday.

Following a tip-off, the police raided a house located in Bayinnaung 10th street of Thingangyun township in Yangon on June 2 and confiscated 1 million stimulant pills worth 1 billion kyats (540,540 U.S. dollars).

According to further investigation, the anti-narcotics agents arrested one female suspect at a house in Aungzeya 8th street in Thingangyun township on the same afternoon, the statement said.

The suspect was charged under the country's law.

<https://english.news.cn/asiapacific/20220606/aec26de63ff849c28bc74a274f00421a/c.html>

---

### **စစ်ကောင်စီ အလိုကျ မသင်္ကာဖွယ် ရန်ကုန် ဗုံးပေါက်ကွဲမှု**

By ဧရာဝတီ | 6 June 2022

တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည်ဖြစ်စေ နိုင်ငံတကာတွင် ထင်ရှားသူတစ်ဦး စစ်တပ်အုပ်ချုပ်သော မြန်မာတွင် ရောက်သောအခါ ထူးဆန်းသည်များ ဖြစ်ပျက်တတ်သည်။ အထူးသဖြင့် ထိုသို့သောသူများသည် စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် လာရောက်လျှင် ထိုသို့ ပိုမိုဖြစ်တတ်သည်။

လွန်ခဲ့သောနှစ် ဧပြီလက ရန်ကုန်ရှိ စစ်တပ်ပိုင် ဈေးဝယ်စင်တာနှစ်ခု ထူးဆန်းစွာ မီးလောင်သည်ကို ပြန်လည် သတိရပါ။ တနိုင်ငံလုံးမှ စစ်ကောင်စီ ဆန့်ကျင်သူများသည် ၎င်းတို့လက်လှမ်းမီသည့် စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်နေချိန်တွင် အဘယ်ကြောင့် ထိုဖြစ်ရပ် ဖြစ်ပွားရသနည်း။

ထိုမီးလောင်မှုများမှာ CNN သတင်းထောက် ကလာရစ်ဆာ ဝါဒ်သည် စစ်ကောင်စီက လိုက်ပါပို့ဆောင်သည့် နေရာများသို့သွားရန် မြန်မာသို့ ရောက်နေချိန်ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသောအချက်မှာ ထိုမီးလောင်မှုများသည် ညမထွက်ရအမိန့် သတ်မှတ်ထားသည့်အချိန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူများအား ခေါ်လေ့ရှိသည့် “ဆူပူအကြမ်းဖက်သမားများ” က နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်ဟု CNN သတင်းဌာန၏ နိုင်ငံတကာသတင်းထောက်ချုပ်ကို အယုံသွင်းရန် ထိုဈေးဝယ်စင်တာများကို စစ်ကောင်စီကိုယ်တိုင် မီးရှို့သည်ဟု လူအများအပြားက ယူဆသည်။

*စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူများအား ခေါ်လေ့ရှိသည့် “ဆူပူအကြမ်းဖက်သမားများ” က နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်ဟု CNN သတင်းဌာန၏ နိုင်ငံတကာသတင်းထောက်ချုပ်ကို အယုံသွင်းရန် ထိုဈေးဝယ်စင်တာများကို စစ်ကောင်စီကိုယ်တိုင် မီးရှို့သည်ဟု လူအများအပြားက ယူဆသည်။*

ထိုသို့သော ခန့်မှန်းမှုများကို ပိုမိုဖြစ်ပေါ်စေသည်မှာ အစိုးရရုံးများ၊ ဒေသအဆင့် အုပ်ချုပ်ရေးရုံးများနှင့် ရဲစခန်းများကို ဆူပူအကြမ်းဖက်သမားများက တိုက်ခိုက်နေသည်ဟု စစ်ကောင်စီထိန်းချုပ်သည့် ရုပ်သံမှ သတင်းကြေညာသူက နေ့စဉ် ကြေညာနေခြင်း ဖြစ်သည်။

CNN သတင်းထောက်ချုပ်က မြန်မာသတင်းကို ထုတ်လွှင့်သောအခါ စစ်ကောင်စီအတွက် ဝမ်းနည်းစရာ ဖြစ်ခဲ့ရသည်မှာ အထက်ပါ မီးလောင်မှုများအကြောင်း မဖော်ပြခြင်း ဖြစ်သည်။ ထိုမီးလောင်မှုများ အပြီးတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း ထိုအချိန်မှ စတင်ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ မည်သည့်သတင်းမျှ မကြားရတော့ပေ။

ရန်ကုန်မြို့လယ်ခေါင်မှ ဘတ်စ်ကားမှတ်တိုင်တခုတွင် ပြီးခဲ့သည့် အင်္ဂါနေ့က ဗုံးပေါက်ကွဲသည်။ လူ ၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက ကြေညာပြီး သေဆုံးသူသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ဝင် ဖြစ်ကာ ဗုံးဖောက်ခွဲရန် ကြိုးစားစဉ် သေဆုံးခြင်းဖြစ်သည်ဟုလည်း ဖော်ပြသည်။

လွန်ခဲ့သောနှစ်မှ စတင်ပြီး နိုင်ငံတဝှမ်းတွင် စစ်ကောင်စီကို တိုက်နေသော PDF တွင် စင်ပြိုင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ လက်နက်ကိုင်တပ်များလည်း ပါဝင်သည်။ NUG နှင့် PDF တို့သည် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည်ဟု စစ်ကောင်စီက သတ်မှတ်ထားသည်။

PDF များကို ကွပ်ကဲသော NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထိုတိုက်ခိုက်မှုကို ရှုတ်ချပြီး ၎င်းတို့တပ်ဖွဲ့ဝင်များ၏ ကျင့်ဝတ်တွင် အရပ်သားများကို ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထားခြင်းကို တားမြစ်ထားပြီး “စစ်တပ်နှင့် စစ်တပ်၏ စနစ်များသည်သာ တရားဝင်ပစ်မှတ်များ” ဖြစ်ကြောင်း ပြောသည်။

ခုခံရေးလှုပ်ရှားမှုကို အယုံအကြည် ကင်းမဲ့စေရန်အတွက် စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားသည့် အစဉ်အလာရှိကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပြီး စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုကို ယခင်က အလားတူ ကိစ္စများအတွက် အပြစ်ပုံချခဲ့ကြောင်းလည်း ပြောသည်။

ရန်ကုန်မှ စစ်ကောင်စီ ပစ်မှတ်များကို သတ်ဖြတ်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းတို့ ဆောင်ရွက်သော ခုခံရေး အင်အားစုများကို ကွပ်ကဲသည့် NUG ရန်ကုန်စစ်ဌာနချုပ်က ထိုပေါက်ကွဲမှုသည် မြို့ပြပြောက်ကျားအဖွဲ့များနှင့်သာမက PDFs များနှင့်လည်း သက်ဆိုင်ခြင်း မရှိကြောင်း ကြေညာသည်။

ရန်ကုန်တွင် လှုပ်ရှားနေသည့် မြေအောက် ခုခံရေးအင်အားစုများအနက် တဖွဲ့ဖြစ်သော မြို့ပြပြောက်ကျားတပ်ဖွဲ့-ရန်ကုန် (CGF-YNG) ကလည်း အဆိုပါ ဖောက်ခွဲမှုကို စစ်ကောင်စီ၊ ၎င်းတို့နှင့် ပတ်သက်သည့် အဖွဲ့အစည်းများက စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများကို နိုင်ငံတကာတွင် အသရေဖျက်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာသည်။

*ခုခံရေးလှုပ်ရှားမှုကို အယုံအကြည် ကင်းမဲ့စေရန်အတွက် စစ်ကောင်စီသည် အရပ်သားများကို ပစ်မှတ်ထားသည့် အစဉ်အလာရှိကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပြီး*



**စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုကို ယခင်က အလားတူ ကိစ္စများအတွက် အပြစ်ပုံချခဲ့ကြောင်းလည်း ပြောသည်။**

မှတ်သားစရာကောင်းသော အချက်မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုဒွန်းသည် စစ်ကောင်စီ ခေါင်းဆောင်၏ ဖိတ်ကြားမှုကြောင့် မြန်မာသို့ လာမည်ဆိုသည့် သတင်းထွက်လာပြီးနောက် ရန်ကုန် ဘတ်စ်ကားမှတ်တိုင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းပင် ဖြစ်သည်။

မြန်မာတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် မကောင်းသော ကိစ္စအားလုံးအတွက် စွပ်စွဲပြီး ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ NUG နှင့် PDFs တို့ကို အယုံအကြည် ကင်းမဲ့အောင်လုပ်ရန် ကြိုးစားသည့် စစ်ကောင်စီ၏ ဖန်တရာတေနေသော နည်းလမ်းကြောင့် ပြည်သူများက အထက်ပါ ဖောက်ခွဲမှု နောက်ကွယ်တွင် စစ်ကောင်စီ ပါဝင်ပတ်သက်နေသည်ဟု ထင်ကြသည်။

PDFs များသည် အရပ်သားများကို သတ်ဖြတ်သည့် အကြမ်းဖက်သမားများ ဖြစ်သည်ဟု ပုံဖော်ပြီး အထူးသတိမန်များ၏ ခရီးစဉ်မတိုင်မီ အာရုံစိုက်မှုရရန်နှင့် အထက်ပါ အဖွဲ့အစည်းများကို နိုင်ငံတကာတွင် အသရေဖျက်ရန် ကြိုးစားသည့် ကောက်ကျစ်သော နောက်ထပ် လှည့်ကွက်တစ်ခုဟု ယူဆကြသည်။

ထိုမျှသာ မကသော အချက်တစ်ခုမှာ ထိုပေါက်ကွဲမှုသည် အမေရိကန်-အာဆီယံ (US-ASEAN) ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်နှင့် မလေးရှားအရာရှိများက NUG နိုင်ငံခြားရေးဝန်ကြီးနှင့် အစည်းအဝေးများ ကျင်းပပြီးနောက် ဖြစ်ပွားခြင်း ဖြစ်သည်။

ထိုထိပ်သီး ဆွေးနွေးပွဲသို့ စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်မရပေ။ NUG နိုင်ငံခြားရေးဝန်ကြီးသည် ASEAN အဖွဲ့ဝင် နိုင်ငံများမှ အရာရှိများနှင့်လည်း လျှို့ဝှက်အစည်းအဝေးများ ကျင်းပခဲ့သည်ဟု သိထားကြသည်။

၎င်းတို့၏ နှစ်နှင့်ချီလာပြီဖြစ်သော သမိုင်းကြောင်းတွင် စစ်ကောင်စီနှင့် မပတ်သက်သည့် မည်သည့် အရပ်သားကိုမျှ ပစ်မှတ်ထားခြင်း မရှိသောကြောင့် ထိုဖောက်ခွဲမှုကို PDF သို့မဟုတ် အခြားပြောက်ကျား အင်အားစုများက ကျူးလွန်သည်ဆိုသည့်အချက်ကို လူအများအပြားက မယုံကြည်ကြပေ။ ထို့အပြင် ထိုအင်အားစုများသည် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ရပ်တည်နေခြင်းဖြစ်သည်။

“အနီးတွင်ရှိသော အရပ်သားများ၏ လုံခြုံရေးအတွက် စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်မည့် ယခင်က စစ်ဆင်ရေး အချို့ကို ရပ်ဆိုင်းထားခဲ့သည်ကိုပင် ပြည်သူများ ကောင်းစွာသိသည်” ဟု CGF-YNG က ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်-ရန်ကုန် (PDF-YGN) ဆိုသည့် အဖွဲ့တစ်ခုက အွန်လိုင်းတွင် ကြေညာချက် တစောင်ထုတ်ပြန်ပြီး ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်သည်ဟုဆိုကာ အရပ်သား ထိခိုက်သေဆုံးမှုများအတွက် တောင်းပန်လိုက်သောအခါ ထိုတိုက်ခိုက်မှုအတွက် မည်သူ့တွင် တာဝန်ရှိသည်ဆိုသည့် ပြဿနာမှာ ပိုမိုရှုပ်ထွေးသွားသည်။

ထိုနေ့က တိုက်ခိုက်မှုသည် စစ်ကောင်စီ ယန္တရားကို ပစ်မှတ်ထားရန် ရည်ရွယ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုများ ရှိသည်ကို သိရသောကြောင့် ဝမ်းနည်းသည်ဟု ကြေညာချက်က ဖော်ပြသည်။

သို့သော် ထိုကြေညာချက်ကို အသေးစိတ် ဖတ်လိုက်သောအခါ မသမာမှုများကို တွေ့ရသည်။

ပထမအချက်မှာ ငုံးကွဲသည့် ဘတ်စ်ကားမှတ်တိုင်ရှိသော နေရာအနီးတွင် မည်သည့် စစ်ကောင်စီပစ်မှတ်မျှ မရှိကြောင်း ထိုရပ်ကွက်မှ လူတိုင်း သိနေခြင်းဖြစ်သည်။ ထိုနေရာသည် ဈေးဆိုင်ခန်းများ၊ လမ်းဘေးဈေးသည်များနှင့် ပြည့်နေသည့် စည်ကားသော နေရာတစ်ခုသာ ဖြစ်သည်။ လူစည်ကားသော ဘတ်စ်ကားမှတ်တိုင်တွင် စစ်ဆေးရေးဂိတ်များ ထူထောင်ခြင်းသည် ၎င်းတို့အတွက် အန္တရာယ်များလွန်းသောကြောင့် စစ်ကောင်စီတပ်များသည် ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။

ဒုတိယအချက်မှာ PDF-YGN ဆိုသည့်အဖွဲ့နှင့် ပတ်သက်သည့် သံသယများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သောကြောင့် လွန်ခဲ့သောနှစ် အောက်တိုဘာလက လူထုသတိထားမိလာသော အဖွဲ့ဖြစ်သည်။

*တတိယအချက်မှာ ထိုအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖုန်းနံပါတ်တစ်ခုကို ဖော်ပြထားခြင်းမှာ လွန်စွာ ထူးဆန်းနေခြင်း ဖြစ်သည်။ ထိုသို့သော လုပ်ရပ်သည် စစ်ကောင်စီက ယင်းအဖွဲ့ကို ချေမှုန်းရန် အထောက်အကူ ဖြစ်စေသောကြောင့် ထိုသို့သော လုပ်ရပ်များကို တော်လှန်ရေးအင်အားစုများက ရှောင်ရှားကြသည်။*

ဒေသဆိုင်ရာ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ၏ အဆိုအရ ရန်ကုန်တွင် စစ်ကောင်စီကို ပြောက်ကျားပုံစံ တိုက်ခိုက်မှုများ ပြုလုပ်ရန် ထူထောင်ထားသည့် မြေအောက်ခုံခံရေး အင်အားစုများသာရှိပြီး PDF အများစုသည် ကျေးလက်ဒေသများတွင် ရှိကြကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်ကြသည်။

တတိယအချက်မှာ ထိုအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖုန်းနံပါတ်တစ်ခုကို ဖော်ပြထားခြင်းမှာ လွန်စွာ ထူးဆန်းနေခြင်း ဖြစ်သည်။ ထိုသို့သော လုပ်ရပ်သည် စစ်ကောင်စီက ယင်းအဖွဲ့ကို ချေမှုန်းရန် အထောက်အကူ ဖြစ်စေသောကြောင့် ထိုသို့သော လုပ်ရပ်များကို တော်လှန်ရေးအင်အားစုများက ရှောင်ရှားကြသည်။

သို့သော် PDF-YGN ဆိုသူတို့ ထုတ်ပြန်ချက်တွင်မူ ဖုန်းနံပါတ်တစ်ခုကို ပရဟိတအဖွဲ့သဖွယ် ဂုဏ်ယူခံကြားစွာ ဖော်ပြထားသည်။ ထိုဖုန်းကို ဆက်သွယ်ရန် ကြိုးစားကြသော်လည်း ဆက်သွယ်၍ မရပေ။ ထိုအဖွဲ့က လွန်ခဲ့သောနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကို ခြိမ်းခြောက်စဉ်က မည်သည့် ဖုန်းနံပါတ်မျှ ဖော်ပြထားခြင်း မရှိပေ။

ထိုကြေညာချက်ကို ပြီးခဲ့သည့်အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်ချိန်မှ စတင်ပြီး ထိုအဖွဲ့သည် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို ထိခိုက်စေရန် စစ်ကောင်စီက ထူထောင်ထားသည့် အတုအယောင်အဖွဲ့ဟု လူအများက ယူဆကြသည်။ ထိုအဖွဲ့သည် သောကြာနေ့အထိ မည်သည့်ပြောဆိုချက်မျှ မလုပ်တော့ဘဲ အခြားအဖွဲ့များနှင့် မတူသောအချက်မှာ ၎င်းတို့တွင် ဖေ့စ်ဘွတ်စာမျက်နှာ မရှိပေ။ ၎င်းတို့၏ ကြေညာချက်ကို စစ်ကောင်စီ လိုလားသည့် Facebook နှင့် Telegram အကောင့်များမှ စတင်ဖြန့်ချိခြင်း ဖြစ်သည်။

“အဲဒီကြေညာချက်က အဓိပ္ပာယ်မရှိဘူး။ ဖုန်းနံပါတ်တောင် ထည့်ပေးထားတော့ အတုဆိုတာ ထင်ရှားတယ် ” ဟု ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပါ [Timing of Deadly Yangon Blast Suspiciously Convenient for Myanmar Junta](https://www.burmesetoday.com/article/2022/06/06/252374.html) ကို ဘာသာပြန် ဖော်ပြသည်။)

<https://burma.irrawaddy.com/article/2022/06/06/252374.html>

## ကန့်ဘလူမှာ လက်နက်ကြီးထိလို့ ၃ ဦးသေ

၁၆ ဇွန်၊ ၂၀၂၂ | အင်ကြင်းနိုင်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်နေတာကြောင့် ကျေးရွာပေါင်း ၃၀ လောက်က ရွာသား သောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။ ကန့်ဘလူမြို့နယ်ထဲက ကိုးတောင်ဘို့ကျေးရွာမှာ ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈ နှစ်ဝန်းကျင် ကလေးတဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း ချော်ပင်ကုန်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ပြီး ကျေးရွာတွေကို မီးရှို့နေတယ်လို့ ပြောပါတယ်။ ယင်းမာပင်

မြို့နယ်အတွင်းမှာလည်း ကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ချို့ ပူးပေါင်းပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့ သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကိုးတောင်ဘို့ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေတာ ၂ လနီးပါးရှိနေပြီ ဖြစ်တာကြောင့် အနီးဝန်းကျင် ၁၀ ရွာလောက်က ရွာသားတွေ စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မရှောင်နိုင်တဲ့ ရွာသားတချို့ ရွာတွေထဲမှာ ကျန်နေခဲ့တာကလွဲလို့ ရွာသားအားလုံးနီးပါးကတော့ စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့တုန်းက ကိုးတောင်ဘို့ ကျေးရွာအုပ်စုမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ကောလင်းဘက်ကိုအသွားမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့နဲ့ ထိတွေ့တိုက်ပွဲငယ်ဖြစ်ပြီးတဲ့နောက် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် ကိုးတောင်ဘို့ရွာထဲမှာ ကျန်နေခဲ့တဲ့ အသက် ၈ နှစ်ဝန်းကျင် ကလေးအပါအဝင် မိသားစု ၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တရက်နေ့ကတုန်းက စဖြစ်လိုက်တာက အဲ့မှာ သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးနဲ့ ကျပြီးတော့မှ လူ ၃ ဦး တအိမ်တည်းနဲ့ ဆုံးရှုံးသွားတာ ရှိတယ်ဗျ။ ကလေးရော မိသားစု ၃ ယောက်ပေါ့။ ကလေးက ၇ နှစ် ၈ နှစ်သားလောက်။ ကောလင်းဘက်ကို ထိုးသွားတာမှာ ၃၂ ယောက် အကျန်မှာ ပြည်သူ့ကာကွယ်ရေးကနေ တက်ပြီးတော့မှ တိုက်လိုက်တာ။ တိုက်ပြီးတော့ သူတို့ဘက်နဲ့ အပြန်အလှန်ပစ်ကြတဲ့ခါကျတော့ သူတို့ဘက်က လှမ်းပစ်တာမှာ ကျလိုက်တာပေါ့။ ၆ နာရီလောက် မိုးချုပ်ခါနီးလောက်မှာ ကျလိုက်တာ။”

ဇွန်လ ၆ ရက် ဒီကနေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်တွေက ချော်ပင်ကုန်း ကျေးရွာအုပ်စုက ရွာတွေကို တအိမ်တက်ဆင်း ရှာဖွေပြီး နယ်မြေရှင်းလင်းရေး လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မနက် ၁၀ နာရီ ၄၅ ဝန်းကျင်လောက်မှာတော့ နှောကုန်းရွာနဲ့ ချော်ပင်ကုန်းရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေဇင်လတ်က ပြောပါတယ်။

“ဒီနေ့ မနက် ၁၀ နာရီ ၄၅ လောက်က ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်နယ် ထဲက နှောကုန်းဆိုတဲ့ ရွာကို စစ်ကောင်စီဘက်က မီးဝင်ရှိတာပေါ့ဗျ။ မီးဝင်ရှိ တာက ရွာလုံးကျွတ်နီးပါး ကျသွားတယ်။ အခု နောက်တရွာပေါ့။ ချောပင်ကုန်းဆိုတဲ့ရွာကို အခုပဲထပ်ရှိတာ။ ရွာလုံးကျွတ်ကုန်မယ့် သဘောရှိတယ်။ နှစ်ရွာလုံးက အိမ်ခြေ ၂၅၀ လောက်ရှိတယ်။”

ဇွန်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့ထိ ကိုးတောင်ဘို့ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်မှုတွေလုပ်တာကြောင့် လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ကိုးထောင်ဘို့ ကျေးရွာအုပ်စုအတွင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ကိုးတောင်ဘို့ ပင့်သာ၊ ဘော စတဲ့ ကျေးရွာတွေက ရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာ ၂ လလောက်ရှိနေပါပြီ။ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ပြီး ကျေးရွာ ၁၈ ရွာလောက်ကို မီးရှို့ခဲ့တာကြောင့် စစ်ရှောင်နေကြရတဲ့ ရွာသားက သောင်းဂဏန်း လောက် ရှိနေတာပါ။

ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာတွေက စစ်ရှောင်တွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေဇင်လတ်က ခုလိုပြောပါတယ်။

“တရွာနဲ့တရွာကတော့ မတူဘူးဗျ။ ဒီကိုးထောင်ဘို့ဘက်က ရွာတွေဆိုရင် တချို့ ရွာတွေက လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက စကစ က တပ်စွဲတော့ ရှောင်နေကြရတာ တချို့ကကျတော့ ဟိုနေ့က လေယာဉ်နဲ့လာပစ်တော့မှ ရှောင်ကြတာပေါ့။ တခြားဒီ ချော်ပင်ကုန်းတို့ဆိုရင်လည်း ကြာပါပြီ။ လက်နက်ကြီးနဲ့ပစ်လိုဆိုပြီး စစ်ရှောင်ကြတယ်။ တချို့ကလည်း ခုမှ ရဟတ်ယာဉ်နဲ့ လာပစ်မှ ရွာနားနီးချင်းဆိုတော့ ရှောင်သွားတယ်ပေါ့။ အဲ့လိုမျိုး တရွာနဲ့တရွာတော့ မတူဘူး။ အဓိကကတော့

ကျွန်တော်တို့ဘက်မှာ စားနပ်ရိက္ခာ အခက်အခဲရှိမယ်။ နောက်တခုက ဆေးဝါး။ ပြီးတော့ ကျနော်တို့ဘက်က မြေအန္တရာယ် စိုးရိမ်ရတာကိုး။ အဲ့တော့ မြေဆိပ်ဖြေဆေး အခက်အခဲတွေ ဘာတွေ ရှိတယ်။ မြေအန္တရာယ်လည်း ကြောက်ရတယ်ပေါ့။ မိုးက တအားရွာလာတဲ့အခါကျတော့ ဘာတွေ လိုလဲဆိုတော့ အခင်းတွေပေါ့။ မြေ မှာခင်းတဲ့အခင်းတွေ၊ အဲ့ဒါမျိုးတွေပေါ့။ လိုအပ်တာတွေ အများကြီးရှိတယ်။ အဲ့ဒါကတော့ အများကြီး လိုအပ်နေတယ်ပေါ့။”

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကန့်ဘလူမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို စစ်ကောင် စီရဲ့ စစ်ဆင်ရေးအခြေအနေအလိုက် ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်တာတွေ ရှိပါတယ်။ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်အင်အား တိုးမြှင့်ပြီး နယ်မြေရှင်းလင်းရေးတွေကို ပိုပြီး လုပ်လာနေတဲ့ အခြေအနေကို ကိုနေဇင်လတ်က ခုလိုပြောပါတယ်။

“အဓိကကတော့ ကန့်ဘလူမြို့နယ်မှာ ဒီ စစ်ကောင်စီတပ်တွေ အင်အား အလုံးအရင်းနဲ့ တပ်ချဲ့ လာတာတွေ ရှိတယ်ပေါ့။ ပြီးတော့ မြေပြင်မှာရှိတဲ့ ကျေးရွာတွေကို အခုလို အကြမ်းဖက်တာတွေ မကြာခဏ လုပ်တယ်။ မီးရှို့တာတွေ မကြာခဏလုပ်တယ်။ အပြစ်မဲ့ ရွာသားတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေ၊ ဒါတွေ အရင်ကထက် သိသိသာသာကို ပိုတိုးလုပ်လာတာ တွေ့ရတယ်ဗျ။”

ယင်းမာပင်မြို့နယ်က ဘန့်ဘွေးကျေးရွာအုပ်စု ဘန့်ဘွေးထန်းစဉ်ရွာကို စစ်ကောင် စီတပ်တွေက ဒီကနေ့ မနက်ပိုင်းက မီးရှို့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဘန့်ဘွေးကျေးရွာမှာ တပ်စွဲနေတာ အတော်ကြာနေပြီ ဖြစ်သလို ဘန့်ဘွေးထန်းစဉ်ရွာအပါအဝင် အနီးဝန်းကျင်ရွာတွေကို မီးရှို့တာတွေ မကြာခဏ လုပ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ယင်းမာပင်မြို့နယ် ဘန့်ဘွေးထန်းစဉ်မှာ လူနေအိမ်တွေကို မီးနဲ့ လိုက်ရှို့နေတယ်ပေါ့နော်။ ၁၀ နာရီလောက်က စရှိတာ အခုတော့ ၁၀ လုံးလောက် ပါသွားပြီပေါ့နော်။”

ယင်းမာပင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ဒေသခံ သောင်းချီပြီး ထွက်ပြေးနေကြရပါတယ်။ လက်ရှိက မိုးရာသီဖြစ်တဲ့အတွက် စစ်ရှောင်တွေအတွက် အဓိက နေထိုင်ရေးအတွက် စိုးရိမ်ရသလို စားသောက်ရေးအတွက် ရိက္ခာနဲ့ ဆေးဝါး မလုံလောက်မှုတွေကြောင့် အခက်အခဲတွေ ဖြစ်နေရတယ်လို့ ဒေသခံ စစ်ရှောင်တွေက ပြောကြပါတယ်။ ဒီလို သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေအတွက် လုံလောက်တဲ့ အကူအညီတွေကတော့ အခုထိ မရရှိနိုင်ကြသေးပါဘူး။

မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ နိုင်ငံရေးပဋိပက္ခ အခြေအနေတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူ ဦးရေဟာ ၁ သန်းကျော်သွားပြီလို့ UNOCHA က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇ သိန်းနီးပါးလည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကလည်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေ တိုးပွားလာပြီး လူသားချင်းစာနာမှု အကျပ်အတည်းဟာ ကြီးထွားလာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ရောက်နိုင်ခြင်းမရှိသေးဘူးလို့ ပြောပါတယ်။


<https://burmese.voanews.com/a/militarycoupardon-sagaingkanbalu-voa-nayzinlatt-၈၅၅၄၇၀းတိုင်းကနဲ/ဘလူ-စစ်ြကောဦးတဦးဝိး၂-၈၅၇၀းေးရွာငြိ-ပိ်အိုေးအ-6604939.html>

**ခင်ဦးမြို့နယ် သာဂရကျေးရွာမှ လူနေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး**

By လွှမ်းမိုး | 06 June 2022

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၏အနောက်ဘက် ငါးမိုင်ခန့်အကွာရှိ သာဂရကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်း သိရသည်။





စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် လူနေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးသွားကြောင်း ဒေသခံများကပြောကြားသည်။

“ခင်ဦးဘက်မှာ စစ်ကြောင်းထိုးနေတာ စစ်အင်အားက ၃၀၀ ကျော်လောက်ရှိပါတယ်။ သာဂရရွာကိုတော့ ဇွန်လ ၄ ရက် နေ့လယ်ပိုင်းမှာ သုံးနေရာခွဲပြီးမီးရှို့သွားတယ်။ တစ်ရွာလုံးနီးပါးလိုပါပဲ ပြာကျသွားတယ်”ဟု သာဂရကျေးရွာနေ ပြည်သူတစ်ဦးကဆိုသည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကာ စစ်ရှောင်ဦးရေ ထောင်နှင့်ချီရှိနေပြီး စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း သိရသည်။

<https://www.mizzimaburmese.com/article/108606>

## ထီးလင်း၊ ယင်းမာပင်၊ ကန့်ဘလူ၊ ချောင်းဦးမြို့နယ်များရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး

Published By DVB | 6 June, 2022



မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ စင်းဇယ်ကျေးရွာက ပြည်သူလူထု နေအိမ်တွေကို ဇွန် ၆ ရက် ဒီဇေလယ်ပိုင်းစပြီး စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဇွန် ၂ ရက်ကလည်း စင်းဇယ်ရွာက လူနေအိမ် ၄ လုံး၊

စပါးကျို ၁ လုံးနဲ့ ရေပုတ်ရွာက နေအိမ် ၁၂ လုံးတို့ကို မီးရှို့ ဖျက်ဆီးသွားခဲ့ကြပါသေးတယ်။

လက်ရှိမှာတော့ မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင် ဒေသ တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေဖြစ်ပေါ်နေတာပါ။

“ရွာနားမှာ တိုက်ပွဲဖြစ်ပြီး ရွာကိုဝင်ပြီးမီးရှို့တာ။ တနေ့က အရှိန်ရပြီးပြီ အိမ် ၄ လုံး ပါ သွားသေးတယ်။အခုတော့ ဘေးလွတ်ရာမှာ ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ စင်းဇယ်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ လောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ဒေသခံပြည်သူတွေရဲ့နေအိမ် အဆောက်အအုံတွေကို ဇွန် ၆ ရက် မနက် ၉ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘန့်ဘွေးမြောက်ရွာနဲ့ ထန်းဇင်ကျေးရွာတို့က ပြည်သူတွေရဲ့နေအိမ်တွေမီးရှို့ခံရတာဖြစ်ပြီး အဲဒီကျေးရွာတွေဟာ အရင်တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတာ ၃ ကြိမ်ထက်မနည်းရှိခဲ့ပြီလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့မီးရှို့မှုကြောင့် နေအိမ်အဆောက်အအုံ ၁၂ လုံး မီးလောင်ကျွမ်းသွားခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့ အသုံးဆောင်ပစ္စည်းများပါ မီးလောင်ကျွမ်းသွားခဲ့သလို အိမ်မွေးတိရစ္ဆာန်တွေ မီးလောင်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါကျေးရွာနားမှာ မနေ့က စစ်ကောင်စီတပ်ကို PDF အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့ပြီးအခုလို မိုင်းခွဲခံရတိုင်း အနီးနားကျေးရွာတွေမှာရှိတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့လုပ်ရပ်ကိုလည်း လုံးဝပြစ်တင်ရှုံ့ချတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ်အစပ်ရှိ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကိုးတောင်ဘို့ရွာရဲ့ အရှေ့ဘက်က ကိုင်းမရွာကိုလည်း ဇွန် ၅ ရက်မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီ တပ်သား အင်အား ၄၀ လောက်နဲ့ ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ခဲ့ တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရွာခံတစ်ဦးက“လတ်တလော လူနေအိမ် ၁၀ လုံးလောက် မီးရှို့ထားတယ် ပြေးနိုင်လွှားနိုင်သူတွေ ထွက်ပြေးကြပြီး မပြေးနိုင်လို့ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့သူ ၁၀၀ ကျော်လောက် ကျန်ရှိနေသေးတယ်။ (စစ်-) တွေ ပြန်သွားပြီထင်လို့ မီးငြိမ်းဖို့ ပြန်လာတဲ့ရွာသား ၆ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ (စစ်-) တွေက သေနတ်နဲ့ပစ်တယ်အပြေးမြန်လို့ ထိခိုက်မှုမရှိဘူး "လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကိုင်းမရွာအရှေ့တောင်ဘက် ဘုရားလမ်းကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းနဲ့ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာမရှိလို့ စားသောက်ရေး အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ်ရှိ၊ တပါယ်အင်းကျေးရွာမှာတော့ ဇွန်လ ၅ ရက် ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပါယ်အင်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၄ ယောက်နဲ့အတူ ပျူစောထီးအဖွဲ့တွေက သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။

ကျေးရွာဒေသခံတစ်ဦးက “မနေ့ညနေကဝင်ပြီး မီးရှို့ခံရတာ။ သူတို့လည်း လမ်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရတယ်။ အခုရွာကတော့ ရွာလုံးကျွတ်ပြာကျသွားတယ်။ ကျနော်တို့လည်း ကလေးတွေနဲ့အတူ တောထဲပြေးခဲ့ရတာ။ အခု ဘာမှမကျန်တော့ဘူး။”လို့ ပြောပါတယ်။

တပါယ်အင်းကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်ရှိပြီး အားလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရာမှာ နေအိမ် ၄ လုံးလောက်သာ အကောင်းတိုင်းကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

ကျေးရွာကို မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့အလာကို စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်သားတယောက်လည်း ဝမ်းဗိုက်ကို သေနတ်ထိမှန်ပြီး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့လည်း တပါယ်အင်းကျေးရွာအတွင်းကို ပျူစောထီးအဖွဲ့ဝင်တွေ အများပြားရောက်ရှိလာပြီး ပြည်သူတချို့နေအိမ်များနဲ့ နေအိမ်အတွင်းရှိပစ္စည်းများကို ဖျက်ဆီး မီးရှို့တာတွေ ရှိခဲ့ပါတယ်။

<https://burmese.dvb.no/archives/537144>

### ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

Published By DVB | 6 June, 2022

ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးသွားတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။





မနေ့ ဇွန်လ ၅ ရက် မွန်းလွဲ ၁ နာရီကနေ ၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ကရင်နီ(ကယား) ပြည်နယ် ဖရူဆိုမြို့နယ်မှလည်း မေ ၃၀ ကနေ ဇွန် ၂ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ယာဉ်တချို့ ပျက်စီးခဲ့သလို တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။

မေ ၃၀ ကနေ ဇွန် ၂ ရက်နေ့အထိ ဖရူဆိုမြို့နယ် နန်းဖဲနဲ့ ထားလဲကျေးရွာအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး နန်းဖဲကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီကား ၁ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒို့အပြင် ဇွန် ၁ နဲ့ ၂ ရက်နေ့တွေမှာ ထားလဲနီးက စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တို့က တိုက်လိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၅ ဦးကျဆုံးပြီး အများအပြား ထိခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။

ဇွန်လ ၂ ရက်ထိ တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၂ စီး၊ လက်နက်ငယ် ၄ လက်၊ ဒရုန်းဖျက်လက်နက် Anti- Drone Jammer ၁ လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည် တချို့နဲ့ မြေမြှုပ်မိုင်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါတယ်။

အထိနာတဲ့ စစ်ကောင်စီတပ်ဟာ အဆိုပါနေ့က ထားလဲနဲ့ နန်းဖဲတို့ကို လေကြောင်းပစ်ကူနဲ့ လာ ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၃ ရက်နေ့မှာတော့ ဖရူဆိုမြို့နယ် တနောကလော ကျေးရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၃ စီး ထပ်မံမီး လောင်ပျက်စီးခဲ့ကြောင်း ဖော်ပြပါတယ်။

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ မေလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၀၇ ဦးကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

<https://burmese.dvb.no/archives/537055>

## ဆီဆိုင်မြို့နယ် ဒေသခံများ PNO နှင့် PDF တို့ကြား နေထိုင်ရ ခက်ခဲနေ

By SHAN - June 6, 2022

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများက စစ်ကောင်စီ လက်အောက်ခံ PNO နှင့် PDF တို့ကြား နေထိုင်ရတာ ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း PNO တပ်ဖွဲ့က ဆီဆိုင်မြို့နယ်အတွင်း လာမည့် ဇွန် ၂၇ ရက်နေ့တွင် နောက်ဆုံးထားကာ တပ်သားသစ်ကောက်ယူနေပြီး၊ တစ်ဖက်မှာလည်း PNO တပ်ထဲ ဝင်သွားပါက PDF တို့လာရောက် တိုက်ခိုက်မှာကို ဒေသခံများက စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“တကယ်လို့ ကျနော်တို့က PNO တပ်ဖွဲ့ကို လူကော၊ ငွေကောသွားပေးရင် ကျနော်တို့က ကိုယ့်ရန်သူကို အားပေးနေသလိုဖြစ်မယ်။ တကယ်လို့ မသွားပေးတော့လည်း ကျနော်တို့က သူတို့ထိန်းချုပ်နယ်မြေထဲနေတယ်။ သူတို့ တစ်ခုခုလာလုပ်မှာလည်း ကြောက်ရတယ်။ သွားထည့်တော့လည်း တပ်ဖက်မှာ PDF တွေကို ကြောက်ရပြန်တယ်။ လက်ရှိအခြေနေက တပ်သားသစ်သွားပေးလည်းကြောက်ရတယ်။ မပေးလည်း ကြောက်နေရတယ်” ဟု ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။



#### PNO မှ အစည်းအဝေးလုပ်စဉ်

PNO တပ်ဖွဲ့မှာ ဆီဆိုင်မြို့နယ်အတွင်းတွင် တစ်အိမ်ကို ငွေကျပ် (၃) သောင်း၊ ဆန် (၁)ပြည် နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ထဲဝင်ရန် တစ်ရွာလျှင် လူငယ် အယောက် (၂၀) ဆီတောင်းထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဆီဆိုင်မြို့ပေါ်ရှိ လူငယ်များအတွက် ပထမဆုံး ကြုံတွေ့ရသော ဖြစ်စဉ်ဖြစ်သည်ဟု ဆီဆိုင်မြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“တကယ်လို့ ဖြစ်နိုင်ရင် သူတို့ကို ဆန်၊ ပိုက်ဆံ နဲ့ လူကော သွားမပေးချင်ဘူး။ ဒီဆီဆိုင်မှာ ဒီလိုဖြစ်စဉ်တစ်ခါ မှ မရှိဖူးဘူး။ ဒါက ကျနော်တို့ လူငယ်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အဖြစ်ပျက်ပဲ။ တကယ်လို့ PNO နား တပ်သားသစ်တွေ၊ ပိုက်ဆံတွေသွားပေးရင် ကျနော်တို့ ရန်သူကို သွားအားပေးနေသလိုဖြစ်တယ်” ဟု ဆီဆိုင်မြို့ ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် မေလ မှစပြီး ပအိုဝ်းပြည်သူ့စစ် PNO မှ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ်အထိ တပ်သားသစ် နှင့် ငွေကြေးများကို ကောက်ယူနေလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကောက်ယူနေခြင်းသည် လက်ရှိ အာဏာသိမ်းထားသည့် စစ်ကောင်စီက လုံခြုံရေးယူပေးရန်အတွက် ကောက်ခံနေသည့်ဖြစ်ကြောင်း သိရသည်။

<https://burmese.shannews.org/archives/28501>

## အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်မည့်အပေါ် အမေရိကန်က ပြင်းထန်စွာ ရှုတ်ချ

Published By DVB | 6 June, 2022



ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အန်အယ်လ်ဒီ လွတ်တော်အမတ်ဟောင်း ဦးဖိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို စစ်ကောင်စီက ကွပ်မျက်ဖို့ ကြိုးစားနေတဲ့အပေါ် အမေရိကန်က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အခုလို ပြုမူနေတာဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြနေပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချကြောင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ပြောပါတယ်။

ဦးဂျင်မီနဲ့ ဦးဖိုးဇေယျာသော်တို့ကို လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်ဆိုပြီး စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ခုံရုံးမှာ တရားစွဲကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သေဒဏ်ချမှတ်တာဖြစ်ပြီး သူတို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရသူက ပြီးခဲ့တဲ့ ဇွန် ၃ ရက်က မီဒီယာတွေကို ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ သတင်းသမားအမည်ခံ လူတချို့က သေဒဏ်ချမှတ်ခံထားရသူတွေကို သတ်ပစ်ဖို့ တောင်းဆိုခဲ့ပြီးနောက်မှာ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူက အခုလို သေဒဏ်အတည်ဖြစ်ကြောင်း ပြောဆိုလာတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၃ ရက်အထိ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၀,၉၀၀ ကျော်ရှိနေပြီး အယောက် ၁,၁၀၀ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာတော့ အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၇၃ ယောက်က သေဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ ယောက်အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု(ခ)ဦးဂျင်မီနဲ့ အန်အယ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖိုးဇေယျာသော်တို့ကို သေဒဏ်ပေးဖို့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ယို ဂူတာရက်စ်ကလည်း ရွတ်ချတယ်လို့ ဆိုပါတယ်။

သေဒဏ်ဟာ လူ့အသက်ကို အပြည့်အဝ လေးစားရမယ်ဆိုတဲ့အချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရှုမြင်ပါတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက စတီဖင် ဒုဂျာရစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပြီး စစ်ကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့နဲ့ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားဖို့လိုတယ်လို့ ပြောပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ပြောခွင့်ရှိသူကလည်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးဖို့ ကြံစည်နေတာကို ချက်ချင်း ဖျက်သိမ်းဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း ဒီကိစ္စမှာ ကြားဝင်ဟန့်တားဖို့ တောင်းဆိုလိုက်ပါတယ်။

AI အဖွဲ့ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံက ကွပ်မျက်မှုပေါင်း ၅၇၉ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဲဒီအရင် ၂၀၂၀ ပြည့်နှစ်မှာတော့ ကွပ်မျက်မှုပေါင်း ၄၈၃ ခုသာ ရှိခဲ့တာ မို့ ၂၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အထင်ရှားဆုံး ကွပ်မျက်မှုတွေထဲမှာတော့ တရုတ်၊ အီရန်၊ အီဂျစ်၊ ဆော်ဒီအာရေးဗျနဲ့ ဆီးရီးယားနိုင်ငံတွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

AI အဖွဲ့ဟာ နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ ကွပ်မျက်သတ်ဖြတ်ခံရမှုတွေကို မှတ်တမ်းတင်ထားတာ ဖြစ်ပြီး မြန်မာအပါအဝင် အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ကင်မရွန်း၊ အီဂျစ်၊ အီရန်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗျ၊ ဆိုမာလီယာ၊ စင်ကာပူနဲ့ ယီမင် စတဲ့နိုင်ငံတွေမှာ ကွပ်မျက်သတ်ဖြတ်မှုတွေဟာ နိုင်ငံတကာက တရားမျှတတဲ့ တရားစီရင်မှုစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ တရားစွဲမှုတွေအပြီး သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

<https://burmese.dvb.no/archives/537089>

## ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့သေဒဏ် စစ်ကောင်စီအတည်ပြုမှု ကန် ဝေဖန်

၁၆ ဇွန်၊ ၂၀၂၂ | ဗွီအိုအေ (မြန်မာဌာန)



NLD အစိုးရလက်ထက်လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ ၃၈၈ ငြိမ်းပွင့် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ

မြန်မာနိုင်ငံမှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို စစ်ကောင်စီကပါ

အတည်ပြုခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် အပြစ်တင်တယ်လို့ ပြောကြားလိုက်ပါတယ်။

သူတို့ကို ကွပ်မျက်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းတွေဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ဂရုမစိုက်ဘူးဆိုတာ ထပ်မံပြသလိုက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က Twitter လူမှုကွန်ယက်ပေါ်မှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းတယ်လို့လည်း ရေးသားခဲ့ပါတယ်။

အလားတူ ပြင်သစ်အစိုးရကလည်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ကွပ်မျက်ဖို့ စစ်ကောင်စီက ဆုံးဖြတ်တာဟာ ရက်စက်တဲ့ဆုံးဖြတ်ချက်ပြီး လွတ်လပ်ခွင့်အတွက် လှုပ်ရှားကာကွယ်သူတွေအပေါ် နောက်ထပ် ပစ်မှတ်ထားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ပြင်သစ်သံရုံးကလည်း Facebook ပေါ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ ကမ္ဘာ့ဘယ်နေရာမှာမဆို သေဒဏ်ကို ဆန့်ကျင်တယ်လို့လည်း ဖော်ပြထားပါတယ်။ မတရားဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးပါလို့လည်း တောင်းဆိုထားပါတယ်။

ASEAN အဖွဲ့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သေဒဏ်ကို အကောင်အထည်မဖော်အောင် နည်းမျိုးစုံသုံး ကာကွယ်ရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ကလည်း တောင်းဆိုလိုက်ပါတယ်။ တကယ်လို့သာ သေဒဏ်အတိုင်း သူတို့ကို ကွပ်မျက်ခဲ့မယ်ဆိုရင်တော့ သွေးအေးအေးနဲ့ နိုင်ငံရေးလုပ်ကြံမှုဖြစ်လိမ့်မယ်လို့ APHR ဥက္ကဋ္ဌ မလေးရှားလွှတ်တော်အမတ် Charles Santiago က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးကွက်မျက်ဖို့ သေဒဏ်ကို စစ်ကောင်စီအကြီးအကဲက အတည်ပြုလိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက် ကုလသမဂ္ဂအပါအဝင် ခုလို တုံ့ပြန်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ခုခံတွန်းလှန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ စစ်တပ်က သူ့ရဲ့အာဏာ ခိုင်မာအောင် ရဲတင်းတဲ့ ရက်စက်မှုတွေ တိုးလုပ်နေတဲ့လုပ်ရပ်အဖြစ် မြင်သင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

<https://burmese.voanews.com/a/kojimmy-kophyozayarthaw-deathsentence-voa-ကိုဂျင်မီ-ကိုစဖီးဇေယျာသော်-သေဒဏ်-၈၈-ကော့-မီ-အိုအေ-/6605265.html>

## သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခံရသူ ၂၀၉ ဦးရှိကြောင်း SP ထုတ်ပြန်

2022.06.06

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၂၀၀ ကျော်ထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်တဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ် ခံထားရသူပေါင်း ၂၀၉ ဦးထိ



ရှိနေတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ( ISP- Myanmar) က ဇွန်လ ၆ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။



သေဒဏ်ချမှတ်ခံရသူ ကိုရဲရင့်ဖြိုး၊ ကိုညွှတ်ဟိန်းထက်၊ ကိုခိုင်မင်းထွန်း၊ ဆုမြတ်သွယ်၊ မဆုဝေနှင်း၊ ကိုပြည့်ဖြိုးသူ၊ ကိုဝေမိုးနိုင်တို့အား တွေ့ရစဉ် Photo: Myanmar Military

လူပေါင်း ၂၀၉ ဦးမှာ ရန်ကုန်တိုင်းက ၂၀၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ကျန် ခုနစ်ဦးက ဧရာဝတီတိုင်းက ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီအထဲမှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်မှာ သေဒဏ်ချမှတ်ခံရသူ ၅၂ ဦးနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၁၂ ဦး ရှိနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အများဆုံး မြို့နယ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုတိယအများဆုံးကတော့ လှိုင်သာယာမြို့နယ်ကဖြစ်ပြီး သေဒဏ်ချမှတ်ခံထားရသူ ၁၇ ဦး၊ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူ ၃၀ ဦးနဲ့ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပူးတွဲ ချမှတ်ခံထားရသူ သုံးဦး ရှိတယ်လို့ ဆိုပါတယ်။

အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံရသူ ၂၀၉ ဦးထဲမှာ ဖမ်းဆီးခံရပြီး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခံရသူ ခြောက်ဦး၊ ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံရသူနဲ့ ဖမ်းဝရမ်း ထုတ်ခံရပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦး၊ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရသူက ၈၆ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သေဒဏ် ချမှတ်ခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသားနှစ်ဦးလည်း ပါဝင်ဝင်နေတယ်လို့ ဆိုပါတယ်။

သေဒဏ်ပေးခံရသူတွေထဲက ၈၈ ကျောင်းသားဟောင်း ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ၊ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကိုတော့ စစ်ကောင်စီက ကွပ်မျက်မိန့် အတည်ပြုထားပြီး ကုလသမဂ္ဂအပါအဝင် အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတွေက ဆန့်ကျင်ကန့်ကွက် ထားကြပါတယ်။

<https://www.rfa.org/burmese/news/209-people-have-been-sentenced-to-death-and-life-in-prison-06062022100209.html>

## “တရားမဝင်စစ်အစိုးရ”ဟု ခေါ်ဝေါ်သုံးနှုန်းသည့်အပေါ် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ ကန့်ကွက်

Published By DVB | 6 June, 2022



ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးက “တရားမဝင်စစ်အစိုးရ” လို့ ခေါ်ဝေါ် သုံးနှုန်းရေးသားထားမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဌာနက ဇွန် ၆ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီလွှတ်တော် အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပေါ် စစ်ကောင်စီကသေဒဏ်အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြင်သစ်သံရုံးတို့က ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ပြောဆိုခဲ့တာကို စစ်ကောင်စီဘက် တုံ့ပြန်လိုက်တာပါ။

ဦးဂျင်မီ(ခ) ဦးကျော်မင်းယုနှင့် ဦးဖြိုးဇေယျာသော်တို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (ဈ)နှင့် ၅၀ (ည) တို့အရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရလို့ သေဒဏ် အမိန့်ချမှတ်ခံရတာဖြစ်တယ်။ သူတို့ဟာ အကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ အဓိကကြိုးကိုင်စီစဉ်သူတွေအဖြစ် ပြစ်မှုထင်ရှားလို့ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရန်ကုန်ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရုံးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနတို့ရဲ့ပြောဆိုချက်တွေဟာ အကြမ်းဖက်မှုများကို အားပေး အားမြှောက်ပြုရာရောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (PDF) တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို လျစ်လျူရှုရာရောက်တယ်လို့ဆိုပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖွဲ့စည်းထားတဲ့ စစ်ကောင်စီရဲ့ တရားဝင်ဖြစ်မှုမှာ မေးခွန်းထုတ်ဖွယ်ရာ မရှိဘဲ စစ်အစိုးရမဟုတ်တာကို ရှင်းလင်းစွာပြသနေတဲ့အတွက် ဒီပြောပြောဆိုချက်၊ ထုတ်ပြန်ချက်တွေအပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချသလို ကန့်ကွက်စာတွေကိုလည်း သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လူလေးယောက်ကို ကွပ်မျက်ဖို့ ဆုံးဖြတ်ကြောင်းစစ်ကောင်စီက ကြေညာခဲ့တာကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ဇွန် ၄ ရက်မှာ ထုတ်ပြန်လိုက်ပြီး ဒီကြေညာချက်မှာ အာဏာသိမ်းစစ်ကောင်စီကို တရားမဝင်စစ်အစိုးရလို့ ပြင်သစ်နိုင်ငံက သုံးနှုန်းထားတာဖြစ်ပါတယ်။

သေဒဏ်ပေးတာဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး လွတ်လပ်မှုအတွက် ခုခံကာကွယ်သူတွေကို နောက်တစ်ကြိမ် ထပ်ပြီး ပစ်မှတ်ထားဖို့ ရည်ရွယ်တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရားမဝင်တဲ့ စစ်အစိုးရက ကျင့်သုံးနေတဲ့ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေတဲ့ မြန်မာလူမျိုးတွေကို ပြင်သစ်က လေးစားပြီး ဆက်လက် ထောက်ခံသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က လည်း စစ်ကောင်စီအနေနဲ့ သေဒဏ်ပေးဖို့ဆုံးဖြတ်ချက်ကို ဖျက်သိမ်းဖို့လိုပြီး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ လိုတယ်လို့ ပြောပါတယ်။

ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို စစ်ကောင်စီက ကွပ်မျက်ဖို့ ကြိုးစားနေတဲ့အပေါ် အမေရိကန်က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်ကလည်း မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အခုလို ပြုမူနေတာဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြနေပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချကြောင်းပြောပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိတယ်ဆိုပြီး စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ စစ်ခုံရုံးမှာ တရားစွဲကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သေဒဏ်ချမှတ်တာဖြစ်ပြီး သူတို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အတည်ပြုလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရသူက ပြီးခဲ့တဲ့ ဇွန် ၃ ရက်က မီဒီယာတွေကို ပြောဆိုခဲ့တာပါ။



## တရုတ်ကြေးနီ စီမံကိန်းဝန်ထမ်း အချို့အား စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်လာ

By ဧရာဝတီ | 6 June 2022

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ မြန်မာယန်စီ တရုတ်ကြေးနီစီမံကိန်း ကုမ္ပဏီဝန်ထမ်းအချို့အား ဒေသပြည်သူ ကာကွယ်ရေး တပ်များနှင့် ပတ်သက်သည့်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်မှုများ ရှိနေကြောင်း ဒေသခံ ပြောက်ကျားတပ်ဖွဲ့များထံက သိရသည်။

တရုတ်ကြေးနီ စီမံကိန်းများအား ရပ်တန့်ထားရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေး ထုတ်ပြန်ပြီး နောက် စီမံကိန်းအနီး ကျေးရွာများအား စစ်ကောင်စီတပ်များက ရှာဖွေ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လာလျက်ရှိရာ ပြီးခဲ့သည့် မေလ ၂၅ ရက်က မြန်မာယန်စီကုမ္ပဏီမှ CDM ပြုလုပ်ထားသည့် ဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း နယ်စည်းမခြား ဇာမဏီ ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

သတ်ဖြတ်ခံရသူ နှစ်ဦးသည် ဆားလင်းကြီးမြို့နယ်၊ ရွာသာကျေးရွာမှ ကိုကျော်ငြိမ်း (Process ဌာန)နှင့် ကိုချစ်သိန်း ဇော်(ခ) ဖားကြီး (Mining ဌာန) တို့ ဖြစ်ကြောင်းလည်း သိရသည်။

၎င်းတို့အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးရာမှ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတော ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး သတ်ဖြတ်ခံထားရသည့် ၎င်းတို့ရုပ်အလောင်းများအား ကံကုန်း ကျေးရွာ သုသာန်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့က အတည်ပြုပြောကြား သည်။

ယင်းပြင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း မြန်မာယန်စီကုမ္ပဏီမှ သတ္တုတူးဖော်ရေးဌာနတွင် လုပ်ကိုင်နေသူ ဌာနမှူး ဦးသိန်းနိုင်အား စစ်ကောင်စီတပ်များက ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။

ဦးသိန်းနိုင်အား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်စာမျက်နှာများတွင် ဦးသိန်းနိုင်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပတ်သက်ဆက်သွယ်နေသည်ဟုဆိုကာ ဖမ်းဆီး အရေးယူ ခြင်းဖြစ်ကြောင်းလည်း စွပ်စွဲဖော်ပြထားကြသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ တရုတ်ကြေးနီစီမံကိန်းများမှာ စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်း ထောက်တိုင်များဖြစ်သဖြင့် စီမံကိန်းအား ရပ်တန့်ထားရန်နှင့် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ငန်း လည်ပတ်ပါက နည်းမျိုးစုံဖြင့် တိုက်ခိုက်မည်ဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဧပြီ ၂၀ ရက်က သတိပေး ထုတ်ပြန်ထားသည်။

ယင်းသို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေးထုတ်ပြန်ချက် နောက် တရုတ်ကြေးနီစီမံကိန်း ကုမ္ပဏီများဘက်က လည်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ ဝန်ထမ်းများနှင့် မိသားစုများ ခြိမ်းခြောက်ခံရသည့် အခြေအနေအပေါ် စိုးရိမ်ကြောင်း ဆိုထားသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်- ဆားလင်းကြီးမြို့နယ်များတွင် စစ်ကောင်စီအနေဖြင့် ကျေးရွာများအား စီးနင်းတိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများဖြင့် ပြင်းထန်စွာဖိနှိပ်လျက်ရှိသော်လည်း ဒေသခံပြည်သူများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများ ယနေ့တိုင် ထွက်ပေါ်လျက် ရှိနေသည်။

ယမန်နေ့ ဇွန်လ ၅ ရက် ည ၁၀ နာရီခန့်ကလည်း ဆားလင်းကြီး မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာများအား ဒေသတွင်း ကာကွယ်ရေး အဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ဗိုလ် အဆင့်ရှိသူ နှစ်ဦး အပါအဝင် စစ်ကောင်စီတပ်ဘက်က ၅ ဦးခန့်

ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆားလင်းကြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (S.P.D.F) က ယနေ့ သတင်း ထုတ်ပြန်ထားသည်။

<https://burma.irrawaddy.com/news/2022/06/06/252382.html>

## UWSA ၏ "ဝ" ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား

By ဧရာဝတီ | 4 June 2022

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) က တောင်းဆိုသည့် “ဝ” ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အမျိုးသား ပြည်နယ်အဖြစ် တည်ထောင်ရန် တောင်းဆိုချက်အား မူဝါဒအားဖြင့် သဘောတူကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျနော်တို့အနေနဲ့က “ဝ” ကိစ္စနဲ့ပတ်သက်ရင် မူဝါဒအားဖြင့်က တောင်းဆိုတာကို အခုလို ပုံစံမျိုးဒါထပ်ပိုမြင့်တဲ့ပုံစံမျိုး ပေးနိုင်ဖို့ ယေဘုယျမူဝါဒရှိပြီး ဖြစ်ပါတယ်။ အဲဒီတခုတည်းမဟုတ်ပါဘူး။ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ယခုထက်ပိုမိုဆောင်ရွက်ခွင့်၊ ပြဌာန်းခွင့်တွေ ပေးဖို့အတွက် မူဝါဒအားဖြင့် သဘောတူညီပြီး ဖြစ်ပါတယ်” ဟု ၎င်းက သတင်းဌာနတခု၏ မေးမြန်းချက်ကို ဖြေကြားသည်။

ဆက်လက်၍ ၎င်းက နောင်တချိန်လွတ်တော်ပေါ်လာသည့် နောက်တွင်မှ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမူဘောင်အတွင်း ညှိနှိုင်းဆွေးနွေးကာ လုပ်ဆောင်၍ ရခိုင်သမ္မတ ကောင်စီသမ္မတဆောင် ရွက်သွားမည်ဟု ဆိုသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်သည် တိကျသေချာမှု မရှိဘဲ ယေဘုယျဆန်လွန်းသဖြင့် “ဝ” ပြည်နယ်အဖြစ် သတ်မှတ်ရေးကို အာဏာသိမ်းစစ်ကောင်စီဘက်က မည်ကဲ့သို့ လုပ်ဆောင်ပေးရန် စဉ်းစားနေသည် ဆိုသည့် အချက်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

“ဝ” ဒေသသည် ကိုလိုနီခေတ်ကာလအထိ အစိုးရအုပ်ချုပ်ရေး မသက်ရောက်သည့်ဒေသ ဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် “ဝ” တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဗကပ ထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (United Wa State Party -UWSP) ကို ထူထောင်ကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

UWSP ၏ လက်နက်ကိုင် တပ်ဖွဲ့မှာ UWSA ဖြစ်ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အားအကြီးဆုံး ဖြစ်သည်။ UWSA သည် အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသော်လည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ထိုးထားခြင်းမရှိပေ။

UWSA ၏ ဌာနချုပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်း (ပန်ခမ်း) တွင် ဖွင့်ထားပြီးအုပ်ချုပ်ရေးနယ်မြေအားဖြင့် မိုင်းမော ခရိုင်၊ မိုင်းလင်းခရိုင်၊ မိုင်းပေါက်ခရိုင်ဆိုသည့် ခရိုင် ၃ ခုနှင့် ပန်ခမ်းအထူးမြို့နယ် တို့ကို ဖွဲ့စည်းထားသည်။ အဆိုပါ ဒေသကို “ဝ” နယ်မြောက်ပိုင်းဟုခေါ်ပြီး ဧရိယာ စတုရန်း ကီလိုမီတာ ၁၅၀၀၀ ခန့် ကျယ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ “ဝ” ဒေသကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ထားပြီး ရှမ်း ပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်း၊ နမ့်တစ်၊ ပန်လုံ၊ မက်မန်း၊ နားဖန်းနှင့် ပန်ဆန်း မြို့နယ်တို့ အား ထည့်သွင်းဖွဲ့စည်းထားသည်။

UWSA သည် “ဝ” နယ်တွင်သာမက ၁၉၉၀ နောက်ပိုင်းတွင် ထိုင်း- မြန်မာနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း၌ပါ ဝင်ရောက်အခြေချနိုင်ခဲ့ပြီး နဝတ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) စစ်အစိုးရ၏ သဘောတူညီချက်ဖြင့် “ဝ” လူထု ၈၀၀၀၀ မှ တသိန်းကြား ပြောင်းရွှေ့ အခြေချနိုင်ခဲ့သည်။

အဆိုပါဒေသကို “ဝ” တောင်ပိုင်းဟု ခေါ်ပြီး UWSA က ၁၇၁ စစ်ဒေသအဖြစ်သတ်မှတ်ထားကာ တပ်အင်အား ၉၀၀၀ ခန့်က တပ်စွဲထားသည်။ သို့သော်လည်း အဆိုပါဒေသသည် ၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်ထားသည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွင် အကျုံးမဝင်ပါ။



အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် UWSA ဒု-ဥက္ကဋ္ဌ ဦးလောယာက ဦးဆောင်သည့် အဖွဲ့များ

UWSA ဘက်ကမူ “ဝ” မြောက်ပိုင်းနှင့် တောင်ပိုင်းကို ပေါင်းကာ “ဝ” ပြည်နယ်အဖြစ် တရားဝင် အသိအမှတ်ပြုစေလိုပြီး ၎င်းတို့၏ ထုတ်ပြန်ချက်များတွင်လည်း “ဝ” ပြည်နယ်၊ “ဝ” ပြည်နယ်ပြည်သူ့အစိုးရ ဟူ၍ သုံးစွဲရေးသားလေ့ရှိသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ပိုလ်ချပ်ဇော်မင်းထွန်း၏ ပြောဆိုချက်နှင့် ပတ်သက်၍ UWSA ၏ သဘောထားကို သိရှိနိုင်ရန် UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းအား ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပါ။

ဥပဒေပညာရှင်အချို့နှင့် လေ့လာသူများကမူ UWSA သည် “ဝ” ဒေသကို မြန်မာနိုင်ငံပြည်မ ဒေသအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာ၌ တရားဝင်မှု ပိုမိုရရှိစေရန်အတွက် “ဝ” ပြည်နယ်အဖြစ် သတ်မှတ်ပေးစေလိုခြင်း ဖြစ်ကြောင်း ပြောသည်။

ဥပဒေအထောက်အကူပြုအဖွဲ့တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက “ဘာကြောင့်လဲဆိုရင် Legitimacy ပေါ့။ တရားဝင်မှုပေါ့။ အဲဒါ သိပ်အရေးကြီးတယ်။ ကနေ့ ဖြစ်နေတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဖက်ဒရယ်ဒီမိုကရေစီ အုတ်မြစ်ချရေးဆိုတာမှာလည်း တရားဝင်မှုက သော့ချက်ပဲ။ တရားဝင်ပြည်နယ် အဖြစ် ရပ်တည်ချင်တယ်။ တရားဝင် ပြည်နယ်အဖြစ် ရပ်တည်ခွင့်ရတဲ့အခါမှာ တရုတ်အစိုးရနဲ့ ဆက်ဆံသည် ဖြစ်စေ၊ နိုင်ငံတကာနဲ့ ဆက်ဆံသည်ဖြစ်စေ အခြားနိုင်ငံများနဲ့ဆက်ဆံသည်ဖြစ်စေ တရားဝင်မှုဟာ သူ့အတွက် ကျန်တဲ့ ကိစ္စတွေမှာ အများကြီးလွှမ်းခြုံ သွားစေနိုင်တယ်။ သူ့ဟာနဲ့သူ ဥပဒေပြဌာန်းလိုက်ရင်ပေါ့လေ။ ဒါကြောင့်ပြည်နယ်နဲ့ တရားဝင်မှု လိုချင်တယ်လို့ ကျနော်နားလည်ပါတယ်” ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသား နိုင်ငံရေးလေ့လာသူတစ်ဦး ဖြစ်သူ ဦးခွန်ဆိုင်းကမူ “ဝ” ပြည်နယ်တောင်းဆိုချက်အပေါ် ကန့်ကွက်စရာ မရှိသော်လည်း ပြည်နယ်အဖြစ်ခွင့်ပြုမှုသည် ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေး စံနှုန်းများနှင့် အညီသာ ဖြစ်သင့်ကြောင်း ပြောသည်။

၎င်းက “ကျနော်တယောက်တည်း အမြင်ပြောရရင်တော့ လူမျိုးတိုင်းက ကိုယ့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်ရချင်တယ် ဆိုတာက သဘာဝကျပါတယ်။ ကျနော်ပြောချင်တာက “ဝ” က ပြည်နယ်ရတာ ကိစ္စမရှိဘူး။ ဒီကိစ္စကို ဘာမှ မကန့်ကွက်သင့်ဘူး။ သို့သော်လည်း ဒီခေတ်မှာ အရင်ကနဲ့ မတူဘူး။ ဒီခေတ်ကျတော့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ လူနည်းစုအခွင့်အရေးတို့ ခေတ်ဖြစ်တယ်ဗျ။ ဒါကြောင့် ဒီခေတ်မှာ စံနှုန်းတွေရှိရမယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေရှိရမယ်။ ဒီလို စံနှုန်းတွေနဲ့ ကိုက်ညီတယ်ဆိုရင် “ဝ” ပြည်နယ်ပဲဖြစ်ဖြစ်၊ ပလောင်ပြည်နယ်ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ်ကိစ္စမရှိဘူး” ဟု ဆိုသည်။

စစ်ကောင်စီသည် “ဝ” ဒေသအား ပြည်နယ်အဖြစ်သတ်မှတ်နိုင်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသတ်မှတ်ချက်များအတွင်းမှ အကောင်အထည်ဖော်သွားမည့် သဘောရှိနေပြီး လက်တွေ့အကောင်အထည် ပေါ်ရေးသည် ဖြစ်နိုင်ချေနည်းနေသေးကြောင်း ဦးခွန်ဆိုင်းက ပြောသည်။

“လက်ရှိအခြေအနေအရကလည်း ဒီမိုကရေစီနည်းအရ တက်လာတဲ့ အစိုးရလည်းမရှိဘူး။ ပြည်နယ်အဖြစ်ရနိုင်ချေက ဝေးပါသေးတယ်။ ဒါကြောင့် ပိုလ်ချပ်ဇော်မင်းထွန်းပြောတာလည်း In Principle အရ လက်ခံတယ်ဆိုတာက ကျနော်ပြောသလိုပဲ။ ကျနော်တို့လည်း မူအရ လက်ခံတယ်။

လုပ်ထုံးလုပ်နည်းအရဆိုရင်တော့ တပ်ဘက်ကတော့ သူတို့ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါတဲ့ ပုံစံ၊ Procedure ကို လိုက်မယ်ပေါ့ဗျာ။ သို့သော်လည်း ကျနော်တို့ အပြင်က လေ့လာသူတွေအမြင်အရတော့ အဲဒီလောက်နဲ့တော့ မပြည့်စုံဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

တိုင်းရင်းသား အရေးလေ့လာသူတဦးကလည်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ အမျိုးသားပြည်နယ် အဖြစ် သတ်မှတ်ရေးသည် စစ်ကောင်စီက လက်ခံထားသည့် ၂၀၀၈ အခြေခံဥပဒေအရပင် အကောင်အထည်ပေါ်လာရန် မလွယ်သည့် ကိစ္စရပ်ဖြစ်ကြောင်း ထောက်ပြသည်။



အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် UWSP ဒု-ဥက္ကဋ္ဌ ဦးလော့ယာက ဦးဆောင်သည့် အဖွဲ့များ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၃ အရ ဆိုပါက ပြင်ဆင်လိုသည့် နယ်နိမိတ်အတွင်း အကျုံးဝင်သည့် မဲပေးပိုင်ခွင့် ရှိသူများ၏ သဘောထားကို ပထမဦးစွာ ရယူရမည်ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်က ထောက်ခံရုံနှင့် မလုံလောက်သေးဘဲ ယင်းနယ်နိမိတ်

အကျုံးဝင်သည့် သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံမှုလည်း ယူရဦးမည် ဖြစ်သည်။

ပြင်ဆင်လိုသည့် နယ်နိမိတ်အရေးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၃ ပုံ နှင့် အထက်၏ ထောက်ခံချက်ရမှသာ ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူပြီး နိုင်ငံတော်သမ္မတက ပြင်ဆင်သတ်မှတ်ပေးရမည်ကဲ့သို့သော အဆင့်ဆင့်လုပ်ရမည့်ကိစ္စများ ၂၀၀၈ အခြေခံဥပဒေတွင်ရေးထားသည်။

လက်ရှိ ကာလသည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည့် ကာလဖြစ်ပြီး ဒီမိုကရေစီနည်းကျ တင်မြှောက်ထားသည့် အစိုးရလည်း မရှိသလို လွှတ်တော်လည်း မရှိပေ။ သို့ဖြစ်ရာ ဝ ပြည်နယ်ဖြစ်ပေါ်လာရေးသည် ၂၀၀၈ အခြေခံဥပဒေ အရပင် အလှမ်းဝေးနေသေးသည့် ကိစ္စဖြစ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသူတဦးက ရှင်းပြသည်။

“သူက အခုရတဲ့ ပုံစံထက် ပိုမြင့်တဲ့ ပုံစံပေးမယ်ဆိုတာကိုက မဖြစ်နိုင်တာလေ။ အဲဒါ အဓိပ္ပာယ်မရှိဘူး။ အခု “ဝ” ရထားတာက သူ့ဟာသူပဲနေတာလေ။ စစ်တပ်က ဘာဩဇာအာဏာမှ မသက်ရောက်ဘူး။ နောက်တခုက “ဝ” ပြည်နယ် ပေးမယ်ဆိုရင် အဲဒါက ၂၀၀၈ အရကို ဒုက္ခရောက်နိုင်တယ်။ လွှတ်တော်တင် သဘောတူလို့မရဘူး။ ရှမ်းပြည်နယ် တခုလုံးကို လူထုဆန္ဒခံယူပွဲလုပ်ရမှာ။ အဲဒီမှာ အများစုသဘောတူမှ “ဝ” ပြည်နယ် သတ်မှတ်လို့ရတာ။ ၂၀၀၈ နဲ့ ဆိုရင် “ဝ” ပြည်နယ်သတ်မှတ်ဖို့တောင် ခက်မှာ” ဟု ၎င်းက ပြောသည်။

ဥပဒေအထောက်အကူပြုအဖွဲ့တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ဥပဒေရှုထောင့်အရ မဖြစ်နိုင်သော်လည်း စစ်ကောင်စီနှင့် နားလည်မှု ဆက်ယူထားနိုင်ပါက UWSP လက်ရှိရှိနေသည့် အနေအထားသည် ဆက်လက်တည်ရှိသွားနိုင်ကြောင်း ပြောသည်။

စစ်ကောင်စီအနေနှင့် “ဝ” ပြည်နယ် တောင်းဆိုချက်အား မူအားဖြင့် သဘောတူခြင်းသည် နိုင်ငံရေးအကြပ်အတည်း ကြုံနေရသည့် ကာလတွင် UWSP စိတ်ကျေနပ်ရန် ချော့ပြောနေခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်သည်။

၎င်းကဆက်၍ “ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းစကားမှာပါတယ်။ လွှတ်တော်ပေါ်လာပြီးတဲ့နောက် ဆိုတာ ဘာကို ရည်ညွှန်းတာလည်းဆိုတော့ ၂၀၂၃ မှာ ကျင်းပမယ်လို့ ပြောတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အောင်မြင်စေချင်တယ်။ အဲဒီပေါ်လာမယ့် လွှတ်တော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပဲ ပြန်အသက်သွင်းမယ့် ပုံစံဖြစ်နေတယ်။ ဒါကြောင့် အရင်တိုင်းပဲ ပြန်သွားမယ်ဆိုတဲ့



အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ “ဝ” တပ်က လိုလားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ပြည်နယ်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ခဲယဉ်းတယ်” ဟု ဆိုသည်။

စစ်ကောင်စီ ပြန်ကြားရေး ဒုတိယဦးစီးချုပ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ လက်ရှိစစ်ကောင်စီနှင့် သဘောတူထားသည့် ၂ ဖက် သဘောတူညီချက်များသည် ရွေးကောက်ပွဲပြန်လည် ကျင်းပပြီးနောက်တွင် အကောင်အထည်ပေါ်လာနိုင်ကြောင်း တွင်တွင် ပြောနေလျက်ရှိသည်။

ဇွန်လ ၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း က “အခုအချိန်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တယောက် တည်းပဲ အခုအချိန်မှာ သဘောတူညီမှုရပြီးသားဆိုရင် ပွင့်ပွင်းလင်းလင်းပြောမယ်ဗျာ။ နောင်လွှတ်တော်မှာ တိုင်းရင်းသား တွေရဲ့ အခွင့်အရေးနဲ့ လာပြီးတော့ တပ်မတော်က သဘောတူညီပြီးဖြစ်တယ်။ ပေးမယ်။ အဲဒီထဲမှာ ရောက်လာမယ့် လွှတ်တော်အမတ်တွေက ဘယ်သူက သဘောမတူဘူးလို့ပြောမလဲ။ ပြောရင်လည်း ပြော။ ပြောတဲ့သူက သူ့ဟာနဲ့သူပဲ။ ဘယ်သူမှမပြောဘူး။ ဒါတွေကို ကြိုပြီးညှိနှိုင်းဆွေးနွေးတာဖြစ်တယ်” ဟု ဆိုသည်။



အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် UWSF ဒု-ဥက္ကဋ္ဌ ဦးလော့ယာက ဦးဆောင်သည့် အဖွဲ့များ

လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးကမူ စစ်ကောင်စီ အာဏာယူထားသည့် ကာလတွင် ရရှိသည့် မည်သည့် သဘောတူညီမှုမဆိုသည် နိုင်ငံတကာ ဥပဒေအရ တရားမဝင်ကြောင်း ပြောသည်။

နိုင်ငံတကာ ဥပဒေဖြစ်သည့် Peremptory Norms of General International Law (Jus Cogens) ဥပဒေအရ နိုင်ငံတိုင်းသည် နိုင်ငံတကာအဆင့် ပြင်းထန်ဆိုးဝါးသည့် ကျူးလွန်မှု များအား အရေးယူရမည် ဖြစ်ကြောင်း၊ ထိုသို့ အရေးယူခြင်းသည် နိုင်ငံများအကြား ချုပ်ဆိုသည့် စာချုပ်များဆိုင်ရာ သဘောတူညီချက် ဗီယက်နာကွန်ဗန်းရှင်း ပါအချက်များအရလည်း ဖြစ်ကြောင်း ဦးအောင်ထူးက ပြောသည်။

“အခုစစ်ကောင်စီက အားလုံးသိတဲ့ အတိုင်းပဲ နိုင်ငံတကာအဆင့်ရှိတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်ထားတယ်ဆိုတာကို ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က အင်မတန် ခိုင်မာတဲ့ Document နဲ့ ICC ကလည်း အရေးယူထားတယ်။ ICJ ကလည်း အရေးယူထားတယ်။ ဒီလို အခြေအနေအောက်မှာ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ ဘယ်စာချုပ်မဆို တနည်းအားဖြင့် ပြောရရင် ရာဇဝတ်ကောင်နဲ့ ချုပ်တဲ့ သဘောတူညီချက်ပေါ့။ ဒါကြောင့် ဘယ်စာချုပ်မှ တရားဝင်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

UWSF အနေနှင့်လည်း စစ်ကောင်စီလက်ထက်တွင် ၎င်းတို့၏ “ဝ” လူထုက လိုလားသော “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အမျိုးသား ပြည်နယ်အဖြစ် တရားဝင် တည်ထောင်ခွင့်ရရေးသည် လွယ်ကူသည့် ကိစ္စမဟုတ်ဟု ထည့်တွက်ထားပုံရကြောင်း တိုင်းရင်းသား အရေးလေ့လာသူအချို့က ခန့်မှန်းသည်။

စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် UWSF ၏ ထုတ်ပြန်ချက်၌ ၎င်းတို့အနေနှင့် နိုင်ငံတော်အားပြိုကွဲစေခြင်းနှင့် ခွဲထွက်ခြင်းကို လုံးဝလုပ်ဆောင်မည်မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် သံတမန်ရေးရာကိစ္စမှလွဲ၍ ၎င်းတို့ဒေသကို ၎င်းတို့ဘာသာ စီမံအုပ်ချုပ်မည်ဟုဆိုသည်။

လက်ရှိတွင် အစိုးရနှင့် သဘောတူညီမှုမရပါကလည်း လက်ရှိအနေအထားကို ထိန်းသိမ်းကာ ပဋိပက္ခများကို ရှောင်ရှားကြရန်လိုအပ်ကြောင်း UWSF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးကမူ “သူတို့လည်း စစ်တပ်က လုပ်ပေးနိုင်မှန်းသိပါတယ်။ ဒါကြောင့်မို့လည်း သူတို့ရဲ့ ကြေညာချက်မှာ ဒီထက်ဆိုးမသွားဖို့ပဲ

ပိုနေမြဲကျားနေမြဲနေမယ်။ သူတို့ပြောတာက မင်းတို့ငါတို့ကို လာမတိုက်ရင် ငါတို့လည်း မင်းတို့ကို မတိုက်ဘူးပေါ့။ ဒါပါပဲ” ဟု မှတ်ချက်ပေးသည်။

<https://burma.irrawaddy.com/article/2022/06/04/252364.html>

## နစက ဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

PUBLISHED 4 JUNE 2022



နစကဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့  
ဒုတိယဥက္ကဋ္ဌဦးဆောင်သောကိုယ်စားလှယ်အဖွဲ့  
တွေ့ဆုံဆွေးနွေးစဉ် (Photo : TDA(Telegram))

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်  
လှိုင်နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)  
(မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေဦးဆောင်သည့်  
ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၄ ရက်တွင်

နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမတွင် ငြိမ်းချမ်းရေး ဆိုင်ရာကိစ္စရပ်များ  
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာနိုင်မှသာလျှင်  
ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့် အခြေအနေများ၊  
ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆောင်ရွက်နေချိန်တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့တွင်  
ရပ်တန့်နေရမည့် စဉ်ဆက်မပြတ် တိုးတက်မှုရှိအောင် ဆောင်ရွက်နေရမည် ဖြစ်သည့် အခြေအနေများ၊  
မိမိတို့အနေဖြင့် တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်  
ပြည်ထောင်စုနိုင်ငံတော်ကြီးကို လက်ဆင့်ကမ်းနိုင်ရေး ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည့်  
အခြေအနေများ၊ ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ရေး  
ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်  
တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း  
သတင်းထုတ်ပြန်မှုအရသိရသည်။

ထို့အတူအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေနှင့်အဖွဲ့ဝင်များက  
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏နိုင်ငံရေး ဆွေးနွေးမှုမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့်  
ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရန် အမြော်အမြင်ကြီးစွာ ကမ်းလှမ်းခဲ့မှုအပေါ် NDAA  
(မိုင်းလား)အဖွဲ့မှကြိုဆိုသည့် အခြေအနေများ၊ NDAA (မိုင်းလား)အဖွဲ့အနေဖြင့် နိုင်ငံတော်မှခွဲမထွက်ဘဲ  
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာ  
တည်တံ့ခိုင်မြဲရေးကို စွဲမြဲစွာထိန်းသိမ်းလိုက်နာလျက်ရှိသည့်အခြေအနေများနှင့် ပါတီစုံ ဒီမိုကရေစီစနစ်  
ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်တည်ဆောက်ရေးနှင့်ပတ်သက်၍  
သဘောတူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊  
ပညာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့ကြောင်း သိရသည်။ ထို့အတူ  
ငြိမ်းချမ်းဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍  
နှစ်ဖက် အမြင်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။



ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ နစကဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်သည့်ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ် ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့တက်ရောက်ပြီး မိုင်းလားအဖွဲ့မှ ဒုတိယဥက္ကဋ္ဌဦးစန်းပေနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူး(၂)ဦးအားလူ၊ ဆက်ဆံရေးနှင့်ဆက်သွယ်ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းလား ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နစကမှဖွဲ့စည်းပေးထားသည့် ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့်ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

နစကဥက္ကဋ္ဌ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်းပေဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၃ ရက်တွင် နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ရောက်ရှိလာသည့် မိုင်းလားအဖွဲ့သည် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် တွေ့ဆုံဆွေးနွေးမည်ဟု အကြောင်းပြန်ထားသည့် အဖွဲ့များအနက် ပဉ္စမမြောက် ရောက်ရှိလာသည့်အဖွဲ့ဖြစ်သည်။

<https://news-eleven.com/article/231870>

**နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မိုင်းလားဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့၏ သုံးရက်တာ ဆွေးနွေး ညှိနှိုင်းသဘောတူညီချက်များအား လက်မှတ်ရေးထိုး**

PUBLISHED 6 JUNE 2022



နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီ ချက်များအား လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့နှင့်အမျိုးသားဒီမိုကရက်တစ်မဟာ

မိတ်အဖွဲ့NDA(မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးစန်းပေဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဇွန် ၆ ရက်က နေပြည်တော်ရှိ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ တွင် အစည်းအဝေး ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁/၂/၃)ပါ သ ဘောတူညီ ချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် ဇယား- ၂ ပါ ဆွေး နွေးရန်အချက်များနှင့်ပတ်သက်၍ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီမှ လေ့လာ ဆန်းစစ်ဖော်ထုတ်စိစစ်ရေးအဖွဲ့၏ တွေ့ရှိ ချက်များအား ညှိနှိုင်းရေးကော်မတီဝင်ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့ပြီး သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သ ဘောတူညီချက်များကို အတည်ပြု လက် မှတ်ရေးထိုးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာ ပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီးမင်းနောင်နှင့် အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့(မိုင်းလား) ဒုတိယ ဥက္ကဋ္ဌ ဦးစန်းပေ၊ အထွေ ထွေအတွင်းရေးမှူးဦးကြည် မြင့်၊ အတွင်းရေးမှူး(၂) ဦးအားလူ၊ အတွင်းရေးမှူးအဖွဲ့ဝင်နှင့် ဆက်ဆံရေးနှင့် ဆက် သွယ်ရေးဌာနကြီးမှူး ဦးစိုင်းမောက်တို့ တက် ရောက်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုး သားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) (မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်းပေဦး ဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၄ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ် သာ ဧည့်ခန်းမတွင် ငြိမ်းချမ်း ရေး ဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရ သည်။

နစကဥက္ကဋ္ဌ ၏ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေးကော်မတီ (မိုင်းလား) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်းပေဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ် စားလှယ်အဖွဲ့သည် ဇွန် ၃ ရက်တွင် နေပြည် တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေးနွေး ရန် ရောက်ရှိလာသည့် မိုင်းလားအဖွဲ့သည် နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအ ပေါ် တွေ့ဆုံဆွေးနွေးမည်ဟု အကြောင်းပြန် ထားသည့် အဖွဲ့များအနက် ပဉ္စမမြောက် ရောက်ရှိလာသည့်အဖွဲ့ဖြစ်သည်။

နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးစီး ခဲ့သည့်အဖွဲ့များမှာ သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS/SSA ၊ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ “ဝ” ပြည်သွေးစည်းညီညွတ် ရေးပါတီ UWSP တို့ ဖြစ်သည်။

<https://news-eleven.com/article/231993>

## ရွှေကူမြို့က စစ်ကောင်စီစခန်းတစ်ခုကို KIA ရှင်းလင်းခဲ့

2022.06.06



KIA တပ်သားများ။ Photo - Kachin Waves

ကချင်ပြည်နယ် ရွှေကူမြို့နယ် ၊ ပန်ခေါန်ယာန် အနီးမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ်( KIA)က ဇွန်လ ၅ ရက် မနေ့က သွားရောက်ရှင်းလင်းခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က RFA ကိုပြောပါတယ်။

KIA က သွားရှင်းချိန်မှာ စစ်ကောင်စီတပ်သားတွေ စခန်းမှာ တစ်ယောက်မှ မရှိတော့ဘဲ

ထွက်ပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။

“အဲဒီတပ်စခန်းကနေ ဇွန် ၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ ထွက်သွားကြတယ်။ KIA က ဇွန်လ ၅ ရက်နေ့မှာ သွားရောက်ရှင်းလင်း ဖို့သွားတော့ စစ်ကောင်စီဘက်က တစ်ယောက်မှ မရှိတော့ဘူး။ အဲဒါနဲ့ စခန်းကို မီးရှို့ပေးလိုက်တယ် ”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်စခန်းဟာ KIA တပ်စခန်းတွေကြားထဲမှာ ရှိနေတာကြောင့် စခန်းအတွက် ရိက္ခာသယ်မရ၊ အစားအသောက်တွေ ပြတ်တောက်လာတာကြောင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ တပ်သားအင်အား ၃၀ လောက်ရှိတဲ့ တပ်စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပန်ခေါန်ယာန်ရွာဟာ ရွှေကူမြို့နယ် KIA တပ်မဟာ(၈) လက်အောက်ခံ တပ်ရင်း ၅ နယ်မြေမှာရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။

KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပိုလ်မှူးကြီး နော်ဘူကတော့ ပန်ခေါန်ယာန် စစ်ကောင်စီတပ်စခန်းကို KIA ဘက်က မီးရှို့ဖျက်စီးခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက် ဗဟိုကို ပေးပို့လာတာ မရှိသေးဘူးလို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရွှေကူမြို့နယ်မှာ အခုလို စစ်ကောင်စီ တပ်စခန်းတွေ ဆုတ်ခွာထွက်ပြေးတာ တပ်စခန်း သုံးခုအထိရှိပြီလို့လည်း ပြောပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ ဖားကန်ကနေ ပြန်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကို မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့အဝင်နားမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့ KIA တပ်ရင်း ၃၆ နယ်တွေမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားတာတွေ ရှိနေတယ်လို့ ပိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန်မိုးညှင်း၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ ရွှေကူမြို့နယ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်းတွေမှာ အခုရက်ပိုင်း စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို KIA က မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

<https://www.rfa.org/burmese/news/kia-cleared-a-junta-troops-camp-in-shwe-gu-kachin-06062022092057.html>

## စစ်ကောင်စီတပ် ကျေးရွာထဲလက်နက်ကြီးပစ်ခတ်သောကြောင့် ဝီယော်ဒေသခံများ ကျော် တိမ်းရှောင်နေရ

ဇွန်လ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ



ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေ၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာ တပ်စခန်းရှိ စစ်ကောင်စီတပ် ခမရ အမှတ်(၉)တပ်ရင်းက ဇွန်လ ၁ ရက်နေ့မှစတင်၍ ကျေးရွာထဲ လက်နက်ကြီး နှင့် အဆက်မပြတ်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ဒေသခံရွာသား ၃,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီ လက်နက်ကြီးရန်ကြောင့် ဝီယော်ကျေးနယ်ရှိ

ဝီယော်ကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ထုံးဘိုလေးကျေးရွာနှင့် ထုံးဘိုကြီးကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံရွာသားများမှာ လက်ရှိတွင် နေရာထိုင်ခင်း အခက်အခဲအပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်ဟု ယနေ့ ဇွန်လ ၆ ရက်နေ့တွင် ကေအဲန်ယူ သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့တွင် KNU သထုံခရိုင် နယ်မြေထဲ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်(၂)ဦးကို KNLA တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရှိရသည် ။



ထိုဖမ်းဆီးထိန်းသိမ်းထားသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင် (၂)ဦးကို ပြန်လွှတ်ပေးခြင်းမရှိပါက ထုံးဘိုးကြီးနှင့် ထုံးဘိုးလေးကျေးရွာကို ဖျက်ဆီးပစ်မည်ဟု ခမရ အမှတ်(၉) စစ်ကောင်စီတပ်ရင်းမှူးက ဒေသခံများမှ တစ်ဆင့် ခြိမ်းခြောက်ပြောဆိုပြီးနောက် ယခုလို ကျေးရွာထဲသို့ လက်နက်ကြီးနှင့် နေ့စဉ်ပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သထုံခရိုင်တာဝန်ရှိတစ်ဦးက ပြောသည်။

၎င်းက “ သူတို့တပ်ဖွဲ့ဝင် ၂ ဦးကို ပြန်လွှတ်ပေးရင် ရွာကို မီးရှို့ဖျက်ဆီးမယ်ဆိုပြီး သူတို့ တပ်မှူးက ရွာသားကနေ တစ်ဆင့် ခြိမ်းခြောက်တဲ့နောက်မှာ နေ့တိုင်းရွာထဲကို လက်နက်ကြီးနဲ့ပစ်တယ်။ ကျနော်တို့အဖွဲ့ဖမ်းထားတဲ့ သူတို့ တပ်ဖွဲ့ဝင် (၂)ဦးကလည်း လေးကေနဲ့ဝင်းတာပန်စခန်းကိုတက်ဖို့ အရပ်ဝတ်နဲ့ လမ်းလာစုံစမ်းတာဖြစ်တယ်။ အဲဒီလမ်းက ကျနော်တို့ပိတ်ထားတာကို သူတို့က ရအောင်လာမယ်။ သူတို့လမ်းရှင်းဖို့ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်တယ်။ မြေပြင်မရရင်လေယာဉ်အသုံးပြုပြီးလာမယ်၊ လေယာဉ်နဲ့ ၂ ကြိမ်လာထောက်လှမ်း တာရှိတယ်”ဟု ပြောသည်။



လတ်တလောတွင် လေးကေနဲ့ ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်များသည် ရိက္ခာပြတ်လပ်နေ ပြီးဖြစ်သောကြောင့် မိုးရာသီအတွက် ရိက္ခာပို့ဆောင်နိုင်ရန် စစ်ကောင်စီတပ်ဘက်မှ နည်းလမ်းပေါင်းစုံ ကြိုးပမ်းလုပ်ဆောင်လာခြင်းဖြစ်သည်ဟု KNU ဘက်က ပြောသည်။

ယခုလ ဇွန်လ ၂ ရက်နေ့တွင်လည်း ပိန္နဲတော၊ လေးကေနဲ့ ဝင်းတာပန်စခန်းအတွက် ရိက္ခာပို့ဆောင်ပေးရန် တပ် အင်အား ၁၀၀ ကျော်ဖြင့် တက်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား လမ်းတွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် စစ်ကောင်စီတပ်ဘက်မှ (၆) ဦးသေဆုံးသွားပြီး (၅)ဦးဒဏ်ရာရရှိခဲ့သည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၎င်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝီယော်ရွာရှိ ခမရ အမှတ်(၉) စခန်းတွင် ပြန်လည်နောက်ဆုတ်ခဲ့ပြီး ကျေးရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။

<https://kicnews.org/2022/06/စစ်ကောင်စီတပ်-ကျေးရွာထဲ/>

## KNU တောင်ငူ ခရိုင် အုပ်ချုပ်ရေး လုပ်ငန်းများတွင် မနောက်ယှက်ရန် စစ်ကောင်စီအာKNU သတိပေး

သတင်းနှင့် မီဒီယာကွန်ရက်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်။



ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ (တောင်ငူ) ခရိုင်၏ အုပ်ချုပ်ရေး လုပ်ငန်းများအား နောက် ယှက်ဟန့်တားနေမှုများကို ရပ်တန့်ရန် KNU တပ်မဟာ ၂ က စစ်ကောင်စီတပ်ကို သတိပေးပြောဆို လိုက်သည်။

ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် KNU တပ်မဟာ ၂ (တောင်ငူ) ခရိုင်၏ ၆ လပတ် တပ်မှူးများ အစည်း အဝေး ထုတ်ပြန်ချက်ထဲတွင် KNU တပ်မဟာ ၂ က

စစ်ကောင်စီတပ်အား ထိုသို့ သတိပေး ပြောဆိုလိုက် ခြင်း ဖြစ်သည်။

KNU တပ်မဟာ ၂ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒဲဖိုး က “ကျနော်တို့ လုပ်နေတဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ၊ လူမှုရေး လုပ်ငန်းတွေ နိုင်ငံရေး စစ်ရေး လုပ်ငန်းတွေလည်း သူတို့က ကျနော်တို့အတွက် အဟန့်အတား အများကြီး လုပ်နေတာကို ကျနော်တို့ကလည်း မခံနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ ထုတ်ပြန်ခြင်းဖြစ်တယ်လေ ” ဟု ပြောသည်။

KNU တပ်မဟာ ၂ တပ်မှူးများ၏ ၆ လပတ် အစည်းအဝေး ထုတ်ပြန်ကြေငြာချက်ထဲတွင် မိမိတို့ တောင်ငူခရိုင် တပ်မဟာ -၂ နယ်မြေအတွင်း ရှိနှင့်နေပြီးသော KNU ၏ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများနှင့် ဌာနဆိုင်ရာ လုပ်ငန်းများ၊ (ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးခြင်း၊ တရားစီရင်ရေး၊ သစ်တောနှင့် လယ်ယာ ကိစ္စရပ်များ၊ အခွန် တော်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ) တို့ကို စစ်ကောင်စီက ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်း မပြုရန် ထည့်သွင်းထားသည်။

ဗိုလ်မှူးချုပ် စောဒဲဖိုးက “ကျနော်တို့ အုပ်ချုပ်ရေး လုပ်ငန်းများကိုလည်း ဆန့်ကျင်လာတာကိုး။ ဥပမာ တစ်ခု ပြောရမယ်ဆိုလို့ရှိရင် ကနော်တို့ ကရင်ရွာ ကျနော်တို့ ကရင်ဒေသ ကျနော်တို့ ကရင်ကျောင်းဖွင့်မယ်။ ပြီးတော့ ကျနော်တို့ ကရင်ကျောင်းရဲ့ ရည်ရွယ်ချက်က ကရင်လူမျိုးဖြစ်တဲ့အတွက် ကရင်စာတတ်ရမယ်။ ပြောတတ်ရ မယ်။ ပြီးတော့ ကျနော်တို့ နေတဲ့ ဒီနေရာမှာ ဗမာ စကားပြောတာများတယ်။ မြန်မာစာကိုလည်း တတ်ရမယ် ပြီး တော့လည်း အခုခေတ်မှာလည်း နိုင်ငံတကာရဲ့ စဉ်းစားမှုအပေါ်မှာ ရှိတဲ့အပေါ်မှာ အင်္ဂလိပ်စာလည်း တတ် ရမယ် ကျနော်ထင်တယ်။ ဒါတွေအတွက် ဘာကြောင့် ကန့်ကွက်စရာ အကြောင်းမရှိဘူး။ ဘာကြောင့် ကျနော် တို့ ဒါတွေကို ကန့်ကွက်နေသလဲ” ဟု ပြောသည်။

စစ်ကောင်စီက ကရင်အမျိုးသားကျောင်းမှာ ဖွင့်မည့်ကိစ္စရပ်များကိုလည်း ကန့်ကွက်တားဆီးမှုများ လုပ်ဆောင် နေသည်ဟု ဗိုလ်မှူးချုပ်စောဒဲဖိုးက ဆက်ပြောသည်။

“ပြီးတော့ ကျနော်တို့ တည်ဆောက်မယ့် ကရင်ကျောင်းတွေကို ဘာကြောင့် ကန့်ကွက်နေရသလဲ ပြောရမယ်ဆို ရင် ဒီနှစ်နှစ်အတွင်း သူတို့ကြောင့် မြန်မာပြည် တစ်ပြည်လုံး ကျောင်းပျက်နေတယ်။ ဆိုတော့ ကျနော်တို့ ဒေသ မှာ အုပ်ချုပ်ရေးချမှတ်တဲ့ အပေါ်မှာလည်း ကျနော်တို့ ကျောင်းကို လုပ်ဖြစ်ရမှာပေါ့။ အခုက ကျနော်တို့ တည် ဆောက်မယ့် ကျောင်းကို သူတို့က အမြဲအဟန့်အတား အမျိုးမျိုးနဲ့ လုပ်လာတဲ့ အပေါ်မှာ ကျနော်တို့ ထုတ်ပြန် ရခြင်းဖြစ်တယ်။”

ထို့အတူ စစ်ကောင်စီတပ်က ဒေသခံပြည်သူများ၏ သွားလာလှုပ်ရှားမှုများကို တားဆီးပိတ်ပင်ခြင်း၊ စစ်ဆေးမှု များကို တင်းကြပ်စွာ လုပ်ဆောင်နေခြင်းများကြောင့် ဒေသခံများ၏ စားဝတ်နေရေးအတွက် ရှာဖွေစား သောက် ရာတွင် ခက်ခဲမှုများစွာကိုလည်း ဖြစ်စေသည်ဟု KNU တပ်မဟာ ၂ တပ်မဟာမှူး က ပြောသည်။

KNU တပ်မဟာ ၂ ၏ ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် KNU တပ်မဟာ ၂ ၏ အုပ်ချုပ်ရေး လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်နှောင့်ယှက်နေသည့် စကခ (၂၀) မှူး ဗိုလ်မှူးချုပ်ကိုလိုလွင် အနေဖြင့် KNU ၏ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက် နှောင့်ယှက်မှုများအား ရပ်တန့်ရန် အထူးသတိပေးထားသည်ကို တွေ့ရ သည်။

နောက်ယှက် ဟန့်တားမှုများကို မရပ်တန့်ပါက နောက်ပိုင်းတွင်း ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို KNU တပ်မဟာ ၂ အနေဖြင့် တာဝန်မည် မဟုတ်ကြောင်းဆိုသည်။

ဗိုလ်မှူးချုပ် စောဒဲဖိုးက “ကျနော်တို့ကတော့ အတတ်နိုင်ဆုံးတော့ သူတို့ရဲ့ ဘယ်လိုပြောရမလဲ ကျနော်တို့ လမ်း ကြောင်းရှာပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းကြောင်းတွေ ရှာပြီးတော့ လုပ်မှာပေါ့” ဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က KNU တပ်မဟာ ၂ (တောင်ငူ) ခရိုင်ဖက်တွင် တပ်အင်အားများ ဖြည့်တင်း နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟုလည်း သိရသည်။

စစ်အင်အား ဖြည့်တင်းနေမှုများနှင့်အတူ KNU တပ်မဟာ ၂ က အကောင်အထည်ဖော် လုပ်ဆောင်မည့် အုပ်ချုပ် ရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို စစ်ကောင်စီတပ်က ဆက်လက် နှောင့်ယှက်ဟန့်တားနေမည် ဆိုပါက အဖက်ဖက်မှ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဟု KNU က ထုတ်ပြန်ထားသည်။

<https://www.nmg-news.net/2022/06/04/19401>

## KNU ထိန်းချုပ်နယ်မြေထဲ မေလအတွင်း တိုက်ပွဲပေါင်း လေးရာကျော် ဖြစ်ပွားခဲ့

2022.06.05



တိုက်ပွဲအတွင်း တွေ့ရသည့် KNU လက်အောက်ခံ တပ်သားများကို တွေ့ရစဉ် Photo: KNU

ကရင်အမျိုးသား အစည်းအရုံး ( KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ မေလ တစ်လအတွင်း စစ်ကောင်စီ တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဇွန်လ ၅ ရက် ဒီနေ့

ထုတ်ပြန်ပါတယ်။

ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း ၄၄၈ ကြိမ်မှာ စစ်ကောင်စီဘက်က ၃၀၃ ယောက် သေဆုံးခဲ့ပြီး ၂၁၅ ယောက် ဒဏ်ရာရခဲ့သလို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ( KNLA) ပူးပေါင်းတပ်ဖွဲ့ဘက်က ခုနစ်ယောက် သေဆုံးခဲ့ ပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း KNU နယ်မြေတွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ အရပ်သား ခြောက်ယောက် သေဆုံးခဲ့ရပြီး ထိခိုက်သူ ၂၁ ယောက် ရှိခဲ့တယ်လို့လည်း KNU ဗဟိုက ရေးသား ထားပါတယ်။

အဲဒီထိခိုက်၊ သေဆုံးမှု စာရင်းတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ အရပ်သား တွေကို ပစ်မှတ် ထားတိုက်ခိုက်တာ မရှိဘူးလို့ အရင်က ငြင်းဆိုထားခဲ့ဖူးပါတယ်။

KNU ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ အတိအလင်း ပြောဆိုထားဖူးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သလို KNU ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီး ကလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့အကြောင်း RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲ တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ခုနစ်သောင်းကျော်ရှိနေပြီး အများစုက မြဝတီမြို့နယ်ထဲက ဒေသခံတွေ ဖြစ်ကြပါတယ်။

<https://www.rfa.org/burmese/news/knu-military-battle-06052022024429.html>

## လေးကေကော်ဒေသအတွင်း တိုက်ပွဲဖော်ဆောင်သူများသည် နိုင်ငံခြားမှအကူအညီဖြင့် စစ်တိုက်စားနေသည်ဟု DKBA စစ်ဦးစီးချုပ်ပြော

ဇွန်လ ၆ ရက်နေ့၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ



လက်ရှိ မြဝတီမြို့နယ်၊ လေးကေကော်ဒေသအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်တိုက် ခိုက်နေကြသူများသည် နိုင်ငံခြားရောက်ရှိသူများ၏ ငွေကြေးထောက်ပံ့မှုဖြင့် စစ်တိုက်စားနေကြသူများသာဖြစ် ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးလ်က ယမန်နေ့ ဇွန်လ ၅ ရက်နေ့တွင်



ဖလူးကြီးကျေးရွာအတွင်း ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

ဖလူးကြီးကျေးရွာဘုရားကျောင်း၌ ယမန်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ၊ DKBA တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် ယခုတိုက်ပွဲ ဖန်တီးသူများသည် တိုင်းပြည်အတွက် တိုက်ခိုက်နေခြင်းမဟုတ်ဘဲ စစ်တိုက်စားနေကြသူများသာဖြစ်ကြောင်း DKBA စစ်ဦးစီးချုပ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “အရင်က ကျနော်တို့ တွေ့ဖူးတာ ပြောင်းဖူးလိုက်ချိုးစားတဲ့သူတွေ၊ ပစ္စည်းလိုက်ထမ်းစားတဲ့သူတွေ၊ အပင်လိုက် စိုက်စားတဲ့သူတွေပဲရှိတယ်။ အခုက စစ်တိုက်စားတဲ့သူတွေပါ ရှိနေကြပြီ။ သူတို့မှ စစ်မတိုက်ရရင် ထမင်းမှ မစားရတာ။ သူတို့မှာပိုက်ဆံမရှိဘူး။ သူတို့စစ်တိုက်မှ နိုင်ငံခြားကသူတွေ ပိုက်ဆံပို့ပေးတယ်။ အဲ့ဒါမှ သူတို့ ထမင်းစားရတာ။ အဲ့လိုလူတွေက တိုက်ပြည်အတွက် စစ်တိုက်နေတာမဟုတ်ဘူး။ စစ်လိုက်တိုက်စား နေတာပဲ ဖြစ်တယ်” ဟု တွေ့ဆုံပွဲတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ ပဋိပက္ခကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် စစ်ကောင်စီအကြား တွေ့ဆုံ ဖြေရှင်းရ မည်ဖြစ်သောဖြစ်ပြီး DKBA အနေဖြင့် ကြားဝင်ဖြေရှင်း၍ အဆင်မပြေကြောင်း၊ ယခုလက်ရှိ တိုက်ပွဲများသည်လည်း ဒေသခံ မဟုတ်သူများမှ လာရောက်ဖော်ဆောင်နေကြခြင်းဖြစ်ကြောင်းနှင့် DKBA အနေဖြင့် ၎င်းတို့ နယ်မြေ အတွင်း တစ်ကြိမ်တစ်ခါမျှ တိုက်ပွဲမဖန်တီးဘဲ လက်ရှိ ပြည်သူများကို အကာအကွယ်ပေးနေသည်မှာ DKBA နှင့် BGF သာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောစတီးလ်က ထည့်သွင်းပြောဆိုသွားခဲ့သည်။

လတ်တလောတွင် စစ်ရေးပဋိပက္ခဖြစ်နေသည့် ကာလဖြစ်သောကြောင့် DKBA ၏ ပြောဆိုမှုအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလိုခြင်းမရှိသေးကြောင်းနှင့် ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲ အကျိုးဆက်များအပေါ် သာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြဝတီတောင်ဘက်ဒေသတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်-KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ပြောသည်။

၎င်းက “ဒီအပေါ်မှာတော့ ကျနော်ဘာမှ မပြောချင်သေးပါဘူး။ သူတို့(DKBA)က ဗမာ(စစ်တပ်) တွေနဲ့ လက်တွဲ လုပ်နေတာဖြစ်တာကြောင့် ကျနော်သိပ်မပြောချင်ဘူး။ ပြောခဲ့တာလည်း များနေပြီ။ အခြေအနေကို စောင့်ကြည့် သွားမယ်။ သူတို့ ပြောထားပါစေအုံး။ သူတို့ပြောလည်း ဒေသခံလူထုတွေကတော့ သိနေတာပဲ။ ဗမာ(စစ်တပ်)နဲ့ လက်တွဲပြီး လုပ်နေတယ်ဆိုတာ လူထုက သိနေတာပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိ စစ်ဘေးရှောင်များကို DKBA နှင့် BGF ကသာ ကြည့်ရှုစောင့်ရှောက်နေရကြောင်း၊ ၎င်းတို့ အကူအညီပေးနေသည်မှာ မပေါ်လွင်ဘဲ နိုင်ငံခြားရောက်ရှိသူများ၏ အကူအညီသာပေါ်လွင်နေကြောင်း နှင့် ၎င်း နိုင်ငံခြားရောက်သူများအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များကို နာမည်ရောင်းစားနေခြင်းသာဖြစ်ကြောင်းလည်း DKBA စစ်ဦးစီးချုပ်ဖြစ်သူက ဆက်လက် ထည့်သွင်းပြောဆိုသွားခဲ့သည်။

“နိဖယ်ဘော (DKBA)ကူညီလည်း ဘယ်သူမှ မသိဘူး၊ နယ်ခြားစောင့်တပ် ကူညီတာလည်း ဘယ်သူမှ မသိဘူး။ နိုင်ငံခြားက ကူညီတာပဲ လူသိတယ်။ ကြားထဲမှာ ကျနော်နဲ့ ချစ်သူ နာမည်တခါမှ မကောင်းဘူး။ အဲ့ဒါကြောင့် ကျနော်တို့ကို တိုက်ခိုက်ပြောဆိုနေတဲ့ နိုင်ငံခြားက လူတွေက ကျနော်တို့ကို ပြန်လာကျွေးမွေးမှာ မဟုတ်ဘူး။ စကားကုန်ကုန်ပြောရရင် ခင်ဗျားတို့ကို ရောင်းစားတာပဲ။ ဒေါ်လာတစ်ထောင်ရရင် သူတို့က ၅၀၀ စားတယ်။ ခင်ဗျားတို့ဆီကို ၅၀၀ ပဲရောက်မှာ။”ဟု ဗိုလ်ချုပ်ကြီး စောစတီးလ်က ပြောသည်။

ထိုသို့ စွပ်စွဲပြောဆိုခြင်းသည် DKBA အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးလုပ်ငန်းစဉ် များကို နားမလည်ကြောင်း ပြသနေပြီး စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်နေခြင်းကြောင့်သာ ယခုလို ပျက်စီးရာ ပျက်စီးကြောင်း တွင်တွင်ကျယ်ကျယ်ပြောဆိုနေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များအတွက် အကူအညီပေး နေသည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ အတွင်းရေးမှူးဖြစ်သူ နော်ကညောဖောက ယခုလို ပြောဆိုခဲ့သည်။

” သူတို့(DKBA) အနေနဲ့ အကူအညီရရှိမယ့်နည်းလမ်းတွေနဲ့ပတ်သက်ပြီး လုပ်ဖူးချင်မှ လုပ်ဖူးမယ်။ အဲ့အတွက် လုပ်စားနေကြတယ်လို့ပဲ သူတို့မြင်ကြတာ။ သူတို့အနေနဲ့ ကူညီထောက်ပံ့မှုလုပ်ငန်းစဉ်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိတယ်ဆိုတာကို သူတို့တခါမှ မလုပ်ဖူးလို့ သူတို့ နားမလည်တာပဲဖြစ်မယ်။ သူတို့ကလည်း စစ်တပ်နဲ့ လက်တွဲပြီးလုပ်နေတာဖြစ်တဲ့အတွက် ဒီလိုအဖွဲ့အစည်းတွေကို တိုက်ခိုက်ပြောတာဖြစ်သလို ဒေသခံတွေကို အတင်းအဓမ္မပြန်နေခိုင်းဖို့ပါ လုပ်လာနိုင်ပါတယ် “ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိတွင် ဒေသခံလူထုတချို့သည် မိမိနေအိမ်သို့ ပြန်လာ၍ရသော်လည်း စစ်ရှောင်စခန်းတွင် စားသောက်ကောင်းများကို စားသောက်နေရ၍ နေအိမ်ကိုမပြန်လိုကြဘဲ အကူအညီများကိုသာ စောင့်စားနေကြကြောင်းနှင့် လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများအကြား ညီညွတ်မှုမရှိအောင် ပြည်သူလူထုတချို့မှ သွေးခွဲနေခြင်းဖြစ်ကြောင်းလည်း လူထုတွေ့ဆုံမှုတွင် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးလ်က ထည့်သွင်းပြောဆိုခဲ့သေးသည်။

၎င်းပြောဆိုမှုနှင့်ပတ်သက်ပြီးလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လူထုက လုပ်စရာလား။ သူတို့ လုပ်နေတာ ဟုတ်မှမဟုတ်တာ။ တကယ်တမ်း သေချာစဉ်းစားကြည့်လေ၊ သူတို့ စည်းလုံးမှု မရှိလို့သာ မြစ်ကမ်းနံဘေးတွေမှာ လိုက်ပြေးပုန်းနေရတာ။ အခုက လုံးဝနေလို့မရတော့ရင် ကိုယ့်နေရာကိုယ်ပြန်နေခိုင်းမှာပဲ။ သူတို့အနေနဲ့ လူထုတွေက ဘယ်လို ရပ်တည်နေရတာလဲဆိုတာကိုလည်း နားမလည်ဘူး။ လူထုကပဲ သူတို့ကို အခွန်ပေးပြီး ကျွေးနေရတာပဲ။ လူထုကိုကျတော့ ဘာမှပြည့်ပြည့်စုံစုံ ပြန်ကာကွယ်စောင့်ရှောက်ပေးနေတာမဟုတ်ဘူး” ဟု ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဖလူးဒေသရွာသားများ နေရပ်ပြန်လည် နေထိုင်ရေး၊ တောင်ယာပြန် လည်စိုက်ပျိုးနိုင်ရေး၊ ကလေးများ ကျောင်းပြန်တက်နိုင်ရေး၊ လုပ်ဆောင်ကြရန် ပြောဆိုကြသော်လည်း ဒေသခံ စစ်ဘေးရှောင် စားဝတ်နေရေးကိစ္စများ၊ ကျေးရွာလူထုလုံခြုံရေးနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စများ ပြောဆိုခြင်းမရှိဘဲ ၎င်းတို့ဖြစ်စေချင်သည့်ကိစ္စများကိုသာ ပြောဆိုခဲ့ပြီး လူထု တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြောင်း ဖလူးဒေသခံများက ဆိုသည်။

ထိုသို့ မိမိနေရပ်သို့ ပြန်လည်နေထိုင်ကြရန် လက်နက်ကိုင်အဖွဲ့များ၏ ပြောဆိုမှုအပေါ် စစ်ဘေးရှောင်ဒေသ ခံများဘက်မှ ကျေးရွာအတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားသော စစ်တပ်များအားလုံး ပြန်လည်ရပ်သိမ်းသွားမှသာ နေရပ်ပြန်နေထိုင်ရမည်ဟုပြန်လည်တင်ပြခဲ့ပြီး BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူဘက်မှ တပ်ရပ်သိမ်းနိုင်ရေးကို သူ့အနေဖြင့် ဂုဏ်ခိုင်နှုန်း အာမခံကြောင်း ပြန်လည်ပြောဆိုထားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့က ကျေးရွာလူထုကို လာရောက်တွေ့ဆုံသည့်ပွဲသို့ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့်အဖွဲ့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးလ်အဖွဲ့နှင့် စစ်ကောင်စီ၏ စစ်ကြောင်းအဖွဲ့ စုစုပေါင်း အင်အား ၃၀၀ကျော် ရှိပြီး ဒေသခံရွာသားများမှာ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ဒေသခံလူထုတချို့အနေဖြင့် နေရပ်ပြန်လာနိုင်ကြောင်းနှင့် စစ်ကောင်စီအနေဖြင့် ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း၊ လက်ရှိ စစ်ပွဲသည်လည်း ကန့်သတ်စစ်ပွဲဖြစ်ပြီး တပ်မတော်အနေနှင့် ထိန်းထိန်းသိမ်း သိမ်းဆောင်ရွက် နေခြင်းသာဖြစ်ကြောင်း လူထုတွေ့ဆုံပွဲတွင် ပါဝင်သည့် စစ်ကောင်စီ၏ အခြေချ စစ်ဗျူဟာမှူးဖြစ်သူက ပြောဆိုသွားသည်။

၎င်းက “ဒီဘက်က ဖလူးလေး၊ ဖလူးကြီး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ ပဟိကလော်အထိက ပြန်လာဖို့ အဆင်ပြေတယ်လို့ ယူဆတယ်။ ဟိုဘက်က လေးကေကော်နဲ့ ထီးမယ်ဝါးစီးတော့ ပြန်မလာပါနဲ့လို့တော့ မပြောဘူး၊ ဒါပေမဲ့ တစ်ဖက်အဖွဲ့အစည်းတွေလည်းရှိတယ်။ ဟိုဖက်ဒီဖက်ဖြစ်နိုင်တဲ့ အနေအထားတွေ ရှိနိုင်သေး တယ်လို့ ကျနော်အနေနဲ့ ယူဆတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့ ဘာမှထိုးစစ်လည်းဆင်မှာ မဟုတ်ဘူး။ တိုက်စစ် လည်းလုပ်မှာ မဟုတ်ဘူး။ ကျနော်တို့ ဒီမှာဆင်နွှဲနေတာကိုက ကန့်သတ်စစ်ပွဲ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတစ်ခုလုံးကို တိုက်ခိုက်နေ တာမဟုတ်ဘူး၊ အင်နဲ့အားနဲ့လည်း

တိုက်ခိုက်နေတာ မဟုတ်ဘူး။ တပ်မတော်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သွားနေတဲ့ အပိုင်းဖြစ်ပါတယ် ” ဟု ပြောဆိုသွားခဲ့သည်။

၎င်းအပြင် ဒေသခံများအနေဖြင့် မိမိနေရပ်သို့ ပြန်လာနိုင်ကြောင်းနှင့် နီးစပ်ရာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းများကို အသိပေးအကြောင်းကြားပြီး လယ်ယာစိုက်ခင်းများကို သွားရောက် စိုက်ပျိုးနိုင်ကြောင်းအပြင် ကျောင်းတက်ချင်သူများရှိပါက ဖလူးကြီးကျောင်းကို အတတ်နိုင်ဆုံး ကူညီဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းလည်း အဆိုပါ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာမှူးက ထည့်သွင်းပြောဆိုသွားခဲ့သည်။

မြဝတီမြို့တောင်ဘက် မယ်ထော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးမဲ့ဝါးခီး၊ ပဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ စသည့်ဒေသများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ယခု ၆ လကျော်ကြာ အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

လေးကေကော်ဒေသမှ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တာအူထွာ၊ တနော့ထွာ၊ သေ့ဘောဘိုး၊ ကလော့ ထော၊ စုကလီနေရာဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅,၀၀၀ကျော်မှာ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်နေသူများက ပြောသည်။

<https://kicnews.org/2022/06/လေးကေကော်ဒေသအတွင်း-တိုက်/>

## တပ်များပြန်ရပ်သိမ်းမှသာ နေရပ်ပြန်မည်ဟု ဗိုလ်ချစ်သူပါဝင်သည့် လက်နက်ကိုင်အဖွဲ့ဝင်များကို လေးကေကော်ဒေသခံများ တင်ပြ

ဇွန်လ ၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ



ကျေးရွာအတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားသော စစ်တပ်များ အားလုံး ပြန်လည်ရပ်သိမ်းသွားမှသာ နေရပ်ပြန်နေ ထိုင်မည်ဟု ဇွန်လ ၅ရက်၊ ယနေ့နံနက်တွင် ဖလူးကြီးကျေးရွာဘုရားကျောင်း၌ ပြုလုပ်သည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF ၊

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် လေးကေကော်ဒေသခံ စစ်ရှောင်များက တင်ပြခဲ့သည်။

တွေ့ဆုံပွဲတက်ရောက်သည့် ဒေသခံတစ်ဦးက “ကျနော်တို့ကတော့ ပြန်နေလို့မရဲဘူးပေါ့။ BGF၊ စစ်တပ်တို့က ဘုရားကုန်းတွေမှာ၊ အိမ်တွေမှာ အခုထိရှိတုန်းပဲ တင်ပြတာပေါ့။ အဲဒါတွေ အကုန်ပြန်ရပ်သိမ်းမှ ပြန်နေရမှာပေါ့။ စစ်သားရှိ ရင်တော့ ပြန်နေလို့မရဲဘူးလို့ ရွာသားတွေကတော့ တင်ပြတာပေါ့။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းတင်ပြချက်အပေါ် အခြေခံ၍ BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူဘက်က ၎င်းတို့တပ်ဖွဲ့ဝင်များ ပြန်လည်ရပ်သိမ်းနိုင်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ တပ်ပြန်ရပ်သိမ်းရန် ၇၀ ရာခိုင်နှုန်းခန့်ကို မိမိအနေဖြင့် တာဝန်ယူမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ၎င်းရွာသားက ဆက်ပြောသည်။

“ပြန်ရပ်သိမ်းပေးမယ်လို့ ၁၀၀ မှာ ၇၀ရာခိုင်နှုန်းလောက်တော့ သူတာဝန်ယူမယ်လို့တော့ မောင်ချစ်သူကတော့ ပြောတယ်ပေါ့နော်။ လက်တွေ့တစ်ခုမှ မလုပ်ပြနိုင်ရင် ကျနော်တို့ပြည်သူအနေနဲ့ ဘယ်လိုယုံကြည်လို့ရမလဲပေါ့။ အကောင်အထည်ဖော်လာရင်တောင်မှ ကျနော်တို့ မနည်းကို စဉ်းစားရမယ်။ ဘာဖြစ်လဲဆိုတော့ နှစ်ပေါင်းများစွာ ခံလာခဲ့ရပြီးပြီ။ လွယ်လွယ်လေးနဲ့တော့ ကျနော်တို့ ယုံကြည်လို့ ဘယ်ရမလဲ။ ဒါကို စဉ်းစားဖို့လိုတယ်။ ”ဟု သူက ထပ်လောင်း ပြောဆို သည်။

အင်အားရာနှင့်ချီသော အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွင် ဖလူးဒေသရွာသားများ နေရပ်ပြန်လည် နေထိုင်ရေး၊ တောင်ယာပြန်လည်စိုက်ပျိုးနိုင်ရေး၊ ကလေးများ ကျောင်းပြန်တက်နိုင်ရေး၊ လုပ်ဆောင်ကြရန် ပြောဆိုကြသော်လည်း ဒေသခံ စစ်ဘေးရှောင် စားဝတ်နေရေးကိစ္စများ၊ ကျေးရွာလူထု လုံခြုံရေးနှင့် မိုင်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာတာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စများ ပြောဆိုခြင်းမရှိဘဲ ၎င်းတို့ဖြစ်စေချင်သည့်ကိစ္စများကိုသာ ပြောဆိုခဲ့ပြီး လူထု တွေ့ဆုံပွဲကို အဆုံးသတ်ခဲ့ကြောင်း ဖလူးဒေသခံတစ်ဦးက ယခုလို ပြောသည်။

“သူတို့ပြောတာက ကျောင်းတွေ ပြန်တက်ကြ၊ တောင်ယာတွေ ပြန်လုပ်ကြ၊ အိမ်တွေမှာ ပြန်နေကြတဲ့။ သူတို့ကိုယ် တိုင်တောင် အတိုက်ခိုက်ခံရမှာကြောက်လို့ လူထုရဲ့ရွာထဲ တပ်စွဲပြီး နေနေတာ။ လူထုက ပြန်ဆွေးနွေးတဲ့အခါမှာ သူတို့က လုံခြုံမှု အာမ မခံဘူး။ တောင်ယာတွေ၊ အိမ်တွေမှာ ရှိနေတဲ့ မိုင်းတွေ၊ လက်နက်ကြီးတွေ ရှင်းပေးမယ်ဆိုတာ တာဝန်ခံပြီး မပြောဘူး။”ဟု ပြောသည်။



ယနေ့ ကျေးရွာလူထုကို လာရောက်တွေ့ဆုံသည့်ပွဲတွင် BGF အထွေထွေအတွင်းရေးမှူး ပိုလ်မှူးကြီးစောချစ်သူနှင့်အဖွဲ့၊ DKBA စစ်ဦးစီးချုပ် ပိုလ်ချုပ်ကြီးစောစတီးအဖွဲ့နှင့် စစ်ကောင်စီ၏ စစ်ကြောင်းအဖွဲ့ စုစုပေါင်း အင်အား ၃၀၀ကျော် ရှိပြီး ဒေသခံရွာသားများမှာ ၁၀၀ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

၎င်းတွေ့ဆုံပွဲတွင် ဖလူးကြီး၊ မယ်ထော်သလေး

ကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင်များအား နေရပ်ပြန်လည်နေထိုင်ရန် စစ်ကောင်စီ စာသင်ကျောင်းများ ပြန်ဖွင့်ရန်၊ ကျောင်းအုပ်ကျောင်းတက်ကြရန်၊ တောင်ယာ ပြန်လည်စိုက်ပျိုးလုပ်ကိုင်ရန် ကိစ္စရပ်များကိုသာ အဓိက လာရောက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီ၊ BGF တပ်ဖွဲ့များနှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက် စစ်ရေးတင်းမာနေသည့် လေးကေကော်၊ ထီးမယ့်ဝါးဒီး၊ ရသေ့ဂူနှင့် သေ့ဘောဘိုးဒေသ စစ်ဘေးရှောင်များအား နေရပ်ပြန်လည်နေထိုင်နိုင်ရေးကိုမူ ၎င်းတို့အာ မခံ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း တွေ့ဆုံသို့ တက်ရောက်ခဲ့သည့် ဒေသခံများက ပြောဆိုနေကြသည်။

မြဝတီမြို့တောင်ဘက် မယ်ထော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးမဲ့ဝါးဒီး၊ ပဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ စသည့်ဒေသများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ယခု ဖလေကျော်ကြာအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

လေးကေကော်ဒေသမှ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တာအူထွာ၊ တနောထွာ၊ သေ့ဘောဘိုး၊ ကလော့ ထော၊ စုကလီနေရာဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅ ,၀၀၀ကျော်မှာ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်နေသူများက ပြောသည်။

<https://kicnews.org/2022/06/တပ်များပြန်ရပ်သိမ်းမှု/>

## စစ်ကောင်စီနှင့်တွေ့ပြီးနောက်RCSS က SSPP ကို ထိုးစစ်ဆင်ရန် ပြင်

သတင်းနှင့် မီဒီယာ ကွန်ရက်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA က စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး နောက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP /SSA တပ်ဖွဲ့များ လှုပ်ရှားရာ ဒေသများသို့ စစ်ရေး လှုပ်ရှားလာသည့် အတွက် စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်သည်ဟု SSPP/SSA က ပြောသည်။



ဇွန်လ ၄ ရက်နေ့တွင် SSPP Info က RCSS/SSA မှ ၎င်းတို့ တပ်များ လှုပ်ရှားရာ ဒေသများဖက်သို့ စစ်ရေးလှုပ်ရှားမှု အခြေအနေများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ထိုသို့ ထည့်သွင်းထားသည်ကို တွေ့ရသည်။

စစ်ရေးတင်းမာမှု အခြေအနေနှင့် ပတ်သက်၍ SSPP/SSA တာဝန်ရှိသူတစ်ဦးက “စစ်ရေးအခြေအနေက လွန်ခဲ့တဲ့ မေလတုန်းက စစ်အင်အားတွေပြင်ဆင်ထားပြီး၊ မနေ့ကမှစပြီး

သူတို့စစ်အင်အားတွေထဲကမှ စစ်ကြောင်း ၃ ကြောင်းနှင့် ကျွန်တော်တို့ SSPP/SSA တပ်တွေ ချထားတဲ့ စစ်စခန်းတွေစီ စတင်တိုးဝင် လာတာပေါ့နော်။ အဲ့နေ့ ရာတွေက ပြီးခဲ့တဲ့ ၂ လလောက်ကပဲ ဗမာစစ်တပ်က လာနောက်ဆုတ်ခိုင်းလို့ ကျွန်တော်တို့နဲ့ စစ်ရေးတင်းမာခဲ့ တဲ့ နေရာတွေဖြစ်တယ်။ ၂၀၁၅ ခုနှစ်က အကြောင်းတွေကိုပြန် မပြောချင်ဘူး၊ ပြောနိုင်တာက အဲ့နေရာတွေက ကျွန်တော်တို့အတွက် စစ်ရေးအရ အရေးပါတယ်” ဟု SSPP/SSA ၏ သတင်း ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

SSPP/SSA Info သည် SSPP/SSA ၏ သတင်းနှင့် ပြန်ကြားရေး Facebook စာမျက်နှာ ဖြစ်သည်။

ဇွန်လ ၁ ရက်နေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ စိုင်းမြို့၊ စိုင်းကာလိင်၊ စိုင်းလျှန် တို့မှ ဦးဆောင်သော စစ်ကြောင်းများသည် ပင်လုံ နှင့် လဲချားကြားမှာ နောင်လျှန်သို့ချီတက်သွားပြီး ထိုမှ တစ်ဆင့် ဝမ် ယိုင်းဖက်သို့ ဦးတည်ချီတက်သွားမည်ဖြစ်ကြောင်း၊ စိုင်းဆိုင်ဝမ်း နှင့် ခူးထီး ဦးဆောင်သော RCSS ဒုတိယ စစ် ကြောင်းသည် ဝမ်စိမ်း မှ ဝမ်ပန် ပြည့်သူ့စစ်မြောက်ဖက်သို့ ဦးတည်ချီတက်လာလျက် ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် RCSS မှ တတိယစစ်ကြောင်းသည် ကွန်ဟိန်း မှ ချီတက်ပြီး မိုင်းလိုမ်းနှင့် နောင်တောင်း ဒေသများသို့ တိုးဝင်ချီတက်သွားလျက်ရှိပြီး ထိုဒေသများသည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP-SSA လှုပ်ရှားသည့် နေရာဒေသများဖြစ်သည်ဟု SSPP/SSA ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထိုသို့ RCSS/SSA ဖက်က စစ်ရေး လှုပ်ရှားလာသည့်အတွက် ရှမ်းလူမျိုး အချင်းချင်း တိုက်ပွဲ မဖြစ်လိုသော်လည်း ၎င်းတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာပါက ခုခံနိုင်ရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။

SSPP/SSA တာဝန်ရှိသူတစ်ဦးက “ပထမဦးဆုံး ဘုံရန်သူ ဘယ်သူလဲဆိုတာ သဲသဲကွဲကွဲ သိဖို့လိုတယ်။ သူတို့လည်း တော်လှန်ရေးအဖွဲ့အစည်း၊ ကျွန်တော်တို့လည်း အဲ့လိုပဲလေနော်။ အခုတော့ ဘုံရန်သူ ပျောက်နေပြီး တော်လှန် ရေး အဖွဲ့အစည်း အချင်းချင်း တိုက်ပွဲတွေဖြစ်နေရတယ်။ အခုချိန်မှာ ဒီလိုဖြစ်နေရတာက ပိုတောင် မကောင်း ဘူး” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

SSPP တပ်ဖွဲ့များ လှုပ်ရှားရာ ဒေသဖက်သို့ RCSS မှ စစ်ရေးလှုပ်ရှားလာသည်ဟု SSPP ၏ ပြောဆိုမှုများနှင့် ပတ် သက်၍ RCSS ဖက်မှ သဘောထားကို သိနိုင်ရန် RCSS ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်သော်လည်း မရ သေးပေ။

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းကလည်း RCSS/SSA တပ်ဖွဲ့များ အပါအဝင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်ဖွဲ့ များသည် လွိုင်လင်ခရိုင် ပင်လုံမြို့အနီး စနင်းတောင်ဖက်ရှိ SSPP/SSA တပ် လှုပ်ရှားရာ ဒေသဖက်သို့ စစ်ရေး လှုပ်ရှားလာသည့်အတွက် နှစ်ဖက်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့သေးသည်ဟု SSPP က ပြောသည်။

<https://www.nmg-news.net/2022/06/05/19424>